

ປິດາດິງມາກາບັງຕັງ

PIDAGING MAKA BANTANG

ເຂດປິດາດິງມາກາບັງຕັງ

AWIG-AWIG DESA ADAT JULAH

ຜູ້ເລກສິດທິ

MURDHA-CITTA.....

ປູທອນສາງວັດຕາ

PRATHAMAS SARGAH

ບາກກຽງປິດາດິງມາກາບັງຕັງ

ARAN LAN WAWIDANGAN DESA

ຊິງຍາງສາງວັດຕາ

DWITYAS SARGAH

ບຸນສາງສາງວັດຕາ

PAMIKUKUH LAN PATITIS

ຊິງຍາງສາງວັດຕາ

TRITIYAS SARGAH

ສຸກຮຸທາທາທາ

SUKERTHA TATA PAKRAMAN.....

ບາດູທາທາທາ

Palet 1 Indik Krama

ບາດູທາທາທາ

Palet 2 Indik Prajuru

ບາດູທາທາທາ

Palet 3 Indik Kukul

ບາດູທາທາທາ

Palet 4 Indik Paruman

ບາດູທາທາທາ

Palet 5 Indik Druwen Desa

စတုရ်မ္မာရ်
CATURTHAS SARGAH

ပဏ္ဍိတၤပဏ္ဍိတၤ
Palet 6 Panyanggran Banjar
မုနုဗ္ဗာမုနုဗ္ဗာမုနုဗ္ဗာ
SUKERTHA TATA AGAMA

ပဏ္ဍိတၤပဏ္ဍိတၤ
Palet 1 Indik Dewa Yadnya

ပဏ္ဍိတၤပဏ္ဍိတၤ
Palet 2 Indik Rsi Yadnya

ပဏ္ဍိတၤပဏ္ဍိတၤ
Palet 3 Indik Pitra Yadnya

ပဏ္ဍိတၤပဏ္ဍိတၤ
Palet 4 Indik Manusa Yadnya

ပဏ္ဍိတၤပဏ္ဍိတၤ
Palet 5 Indik Bhuta Yadnya

ပဏ္ဍိတၤပဏ္ဍိတၤ
PANCAMAS SARGAH

မုနုဗ္ဗာမုနုဗ္ဗာမုနုဗ္ဗာ
SUKERTHA TATA PAWONGAN

ပဏ္ဍိတၤပဏ္ဍိတၤ
Palet 1 Indik Pawiwahan.....

ပဏ္ဍိတၤပဏ္ဍိတၤ
Palet 2 Indik Nyapihan.....

ပဏ္ဍိတၤပဏ္ဍိတၤ
Palet 3 Indik Sentana

မဗ္ဗေသ္မာဂါ
SASTHAS SARGAH

မဗ္ဗေသ္မာဂါပဏ္ဍိတိယာ
Palet 4 Indik Warisan.....

မုက္ခေသ္မာဂါပဏ္ဍိတိယာ
SUKERTHA TATA PALEMAHAN

မဗ္ဗေသ္မာဂါပဏ္ဍိတိယာ
Palet 1 Indik Bhaya.....

မဗ္ဗေသ္မာဂါပဏ္ဍိတိယာ
Palet 2 Indik Karang, Tegal, Carik

မဗ္ဗေသ္မာဂါပဏ္ဍိတိယာ
Palet 3 Indik Pepayonan.....

မဗ္ဗေသ္မာဂါပဏ္ဍိတိယာ
Palet 4 Indik Wewalungan

မဗ္ဗေသ္မာဂါပဏ္ဍိတိယာ
Palet 5 Indik Wewangunan

မဗ္ဗေသ္မာဂါ
SAPTAMAS SARGAH

ဝိသရာဇာပဏ္ဍိတိယာ
WICARA LAN PAMINDANDA.....

မဗ္ဗေသ္မာဂါပဏ္ဍိတိယာ
Palet 1 Indik Wicara.....

မဗ္ဗေသ္မာဂါပဏ္ဍိတိယာ
Palet 2 Indik Pamidanda

မဗ္ဗေသ္မာဂါ
ASTAMAS SARGAH

ကုမုက္ခေသ္မာဂါပဏ္ဍိတိယာ
NGUWAH-NGUWUHIN AWIG-AWIG ..

နာမဝါယမာ

NAWAMAS SARGAH

နာမဝါယမာ

SAMAPTA

ဗိုလ်သိဇ္ဇာ

MURDHA-CITTA

ဣဒေဝိဗျေဗန္ဓုကဗသိဇ္ဇိ

Om Awighnam Astu Nama Siddham

ဗာဏာဘဒ္ဒဟရိဟာသိန္ဓိရိဗာဏာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာ

Malarapan saking asung kerta waranugraha Ida Sanghyang Widhi Wasa

ဣဒေဝိဗျေဗန္ဓုကဗသိဇ္ဇိဣဒေဝိဗျေဗန္ဓုကဗသိဇ္ဇိဣဒေဝိဗျေဗန္ဓုကဗသိဇ္ဇိဣဒေဝိဗျေဗန္ဓုကဗသိဇ္ဇိ

ngawentenang kahuripan Sakala Niskala ring Bhuwana Agung lan

ဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာ

Bhuwana Alit. Manut dresta, desane wantah pawakan pasayuban Krama

ဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာ

Desa rawuhing kulawarga pawongannia. Desane keanggehang Bhuwana

ဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာ

Agung pawongannia soang-soang pinaka Bhuwana Alit.

ဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာ

Sotaning Bhuwana Agung, desane wantah pawakan Bhuwana maurip

ဣဒေဝိဗျေဗန္ဓုကဗသိဇ္ဇိဣဒေဝိဗျေဗန္ဓုကဗသိဇ္ဇိဣဒေဝိဗျေဗန္ဓုကဗသိဇ္ဇိဣဒေဝိဗျေဗန္ဓုကဗသိဇ္ဇိ

jangkep saha Tri Hita Karana luire :

ဟာ။ ဗိုလ်သိဇ္ဇာဣဒေဝိဗျေဗန္ဓုကဗသိဇ္ဇိဣဒေဝိဗျေဗန္ဓုကဗသိဇ္ဇိဣဒေဝိဗျေဗန္ဓုကဗသိဇ္ဇိ

ha. Parhyangan, sahananing kahyangan, panyiwian desa genah ngarcana

ဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာဘဒ္ဒဟရိဟာ

Ida Sanghyang Parama Wisesa, maka jiwatman desane.

na. Palemahan, tanah kakuwuban desa sinanggeh stula sariraning desane.
ca. Pawongan, krama saha warga desa maka sami maka pawakan Tri Kaya,

ຍາມគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ

mawanan desane sida molah maprawerti.

ហេតុអ្វីបានជាយើងគ្រប់គ្នាបានរស់នៅក្នុងសុខុមាលភាព

Adung patemoning Bhuwana kalih, malarapan Canti Jagathita,

សិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់គ្នាបានរស់នៅក្នុងសុខុមាលភាព

sinanggeh murdhaning prayojana pangriptaning Awig-awig Desa Adat

បែបបទស្របតាមប្រពៃណីរបស់ប្រជាពលរដ្ឋ

Pinaka putusing paseban wastu prasida prayojanan mami kabeh

ប្រជាពលរដ្ឋគ្រប់គ្នាបានរស់នៅក្នុងសុខុមាលភាព

Prasama angidep muwah amagehaken kadi linging Awig-Awig iki.

ក្លែងក្លាយ ក្លែងក្លាយ ក្លែងក្លាយ

Om Santi, Santi, Santi Om

ပုဗ္ဗဗေဒ

PRATHAMAS SARGAH

ဟဟက္ခဝိဓကရတ

ARAN LAN WEWIDANGAN DESA

ဟဟဝါဏ

Pawos 1

ကံၤၤဂၢၤတၢ်ဒေသဟဟုၤနီၤနီၤမၤပၤပၤပၤဂၢၤတၢ်ဒေသဟဟုၤပၤၤ

- (1) Desa Adat puniki mawasta Desa Adat Julah.

ဤၤဒီၤကံၤကံၤဟဟုၤနီၤနီၤမၤပၤပၤပၤဂၢၤတၢ်ဒေသဟဟုၤပၤၤ

- (2) Jebar kakuwub wawidangannyane mawates Nyatur Desa
ဟဟုၤနီၤနီၤမၤပၤပၤပၤဂၢၤတၢ်ဒေသဟဟုၤပၤၤ

inggiḥ punika :

ဟဟုၤနီၤနီၤမၤပၤပၤပၤဂၢၤတၢ်ဒေသဟဟုၤနီၤနီၤမၤပၤပၤပၤဂၢၤတၢ်ဒေသဟဟုၤပၤၤ

ha. Sisi Wetan/Kangin : Tepining Kauh Desa Adat Bondalem

ကံၤၤနီၤနီၤမၤပၤပၤပၤဂၢၤတၢ်ဒေသဟဟုၤနီၤနီၤမၤပၤပၤပၤဂၢၤတၢ်ဒေသဟဟုၤပၤၤ

na. Sisi Kulon/Kauh : Tepining Kangin Desa Adat Pacung
ဟဟုၤနီၤနီၤမၤပၤပၤပၤဂၢၤတၢ်ဒေသဟဟုၤနီၤနီၤမၤပၤပၤပၤဂၢၤတၢ်ဒေသဟဟုၤပၤၤ

Lan Desa Adat Sembiran.

မၤၤနီၤနီၤမၤပၤပၤပၤဂၢၤတၢ်ဒေသဟဟုၤနီၤနီၤမၤပၤပၤပၤဂၢၤတၢ်ဒေသဟဟုၤပၤၤ

ca. Sisi Kidul/Kaja : Tepining Kelod Desa Adat Keduran

ကံၤၤနီၤနီၤမၤပၤပၤပၤဂၢၤတၢ်ဒေသဟဟုၤနီၤနီၤမၤပၤပၤပၤဂၢၤတၢ်ဒေသဟဟုၤပၤၤ

ra. Sisi Lor/Kelod : Tepining Kaja Segara.

ဤၤဒေသၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤ

(3) Desa Adat Puniki kawangun antuk Kalih Banjar Adat turmaning

အမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤ

kapah dados Tempekan – Tempekan luire :

ဤၤဒေသၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤ

ha. Banjar Adat Kanginan kapah dados Tigang Tempek :

ဤၤဒေသၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤ

1. Tempek Rurung Cupek Kanginan.

ဤၤဒေသၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤ

2. Tempek Rurung Cupek Kawanan.

ဤၤဒေသၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤ

3. Tempek Rurung Pangkung.

ဤၤဒေသၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤ

na. Banjar Adat Kawanan kapah dados Petang Tempek :

ဤၤဒေသၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤ

1. Tempek Rurung Gede Dangin Rurung.

ဤၤဒေသၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤ

2. Tempek Rurung Gede Dauh Rurung.

ဤၤဒေသၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤ

3. Tempek Rurung Kumpi.

ဤၤဒေသၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤအမည်ၤအတိုင်းၤ

4. Tempek Rurung Mendakin.

၁။ ငါ့ခင်စဉ်ကတည်းက ဟောပြောရန်အတွက် အသိပညာများကို

- (4) Ngeninin Indik Pahpahan saking Tempek kapah dados Banjara
 တပ်မတော်အဖွဲ့ဝင်များအား အသိပညာများ ပေးအပ်ရန်အတွက်
 ngalantur saking Banjara kapah dados Kuren Manut Dresta lan
 ပာပွားစေရန်။

Pararem.

ဦးဗျာသိင်္ဂါ

DWITYAS SARGAH

ပဏိဏိသ္မိကပဏိဏိသ္မိ

PAMIKUKUH LAN PATITIS

ပာပာပာပာ

Pawos 2

၇။ အထွေထွေအကျဉ်းချုပ်အား ပဏိဏိသ္မိကပဏိဏိသ္မိအဖွဲ့အစည်းများ

Desa Adat Puniki ngamanggehang Pamikukuh utawi Dasar :

၈။ ပဏိဏိသ္မိကပဏိဏိသ္မိ

- (1) Pancasila

၉။ ဥပဒေပြုကြမ်း ၁၉၄၅

- (2) UUD 1945

ဣ။ ပဗ္ဗာကန္တုဂိၣ်ၤတေၤမၤကၤကၤပၤတီၢ်ဟံၤ။

(3) Pasuaran Guru Wisesa sane Kamanggehang.

၁။ ဣၢ်ဟံၤတေၤကၤကၤပၤတီၢ်ဟံၤကၤကၤပၤတီၢ်ဟံၤ။

(4) Tri Hita'Karana manut Sada Cara Agama Hindu.

ပၤပၤပၤပၤ

Pawos 3

ဣၢ်ပၤတီၢ်ဟံၤကၤကၤပၤတီၢ်ဟံၤ :

Luir Patitis Desa Adat :

ဣ။ ဣၢ်ကၤကၤပၤတီၢ်ဟံၤကၤကၤပၤတီၢ်ဟံၤ။

(1) Ngukuhang miwah ngarajegang Agama Hindu

ဣ။ ဣၢ်ကၤကၤပၤတီၢ်ဟံၤကၤကၤပၤတီၢ်ဟံၤ။

(2) Nginggilang tata prawertine Maagama.

ဣ။ ဣၢ်ကၤကၤပၤတီၢ်ဟံၤကၤကၤပၤတီၢ်ဟံၤ။

(3) Ngerajegang Kasukertan Desa saha Pawongania Sakala lan Niskala.

၁။ ဣၢ်ကၤကၤပၤတီၢ်ဟံၤကၤကၤပၤတီၢ်ဟံၤ။

(4) Ngajegang Kasukertan Saraja Druwening Desa miwah Druwening

ပၤပၤပၤပၤ

Pawongan sami.

တြိတိယသဂ္ဂ
TRITIYAS SARGAH
သုက္ခတတပက္ခဏ
SUKERTHA TATA PAKRAMAN

ပဏ္ဍိတ

Palet 1

ဟိန္ဒိန္ဒြေ

Indik Krama

ပာဝေပါ

Pawos 4

ဤသက္ခကတပက္ခဏသုက္ခတတပက္ခဏဟိန္ဒိန္ဒြေပက္ခဏသုက္ခကတပက္ခဏ

(1) Sane kabawos Krama Desa inggih punika : Kulawarga sane Magama
ဟိန္ဒိန္ဒြေသုက္ခကတပက္ခဏသုက္ခကတပက္ခဏဟိန္ဒိန္ဒြေသုက္ခကတပက္ခဏ
Hindu sampun Marabian utawi Mawiwaha, Ngalinggihin Karang Desa
ဟိန္ဒိန္ဒြေသုက္ခကတပက္ခဏသုက္ခကတပက္ခဏဟိန္ဒိန္ဒြေသုက္ခကတပက္ခဏ
inggihan nenten sahá nyungsung Kahyangan Desa Manut Dresta.

ဤသက္ခကတပက္ခဏသုက္ခကတပက္ခဏဟိန္ဒိန္ဒြေသုက္ခကတပက္ခဏ
(2) Sajaba punika sinanggeh Tamiu, sane kabinayang dados Kalih inggih
ပက္ခဏသုက္ခကတပက္ခဏဟိန္ဒိန္ဒြေသုက္ခကတပက္ခဏဟိန္ဒိန္ဒြေသုက္ခကတပက္ခဏ
punika Krama Tamiu sane Magama Hindu miwah Tamiu siosan Hindu.

ꦏꦫꦩ

ບາບວາສີ 101

Pawos 5

ສຽງຍາດທາງບໍລິເວນລຽງສາວາກວາງບຽງກະ

Krama Desa weten Kalih soroh luire :

ບາ|| ສຽງຍາດທາງເວັ້ນເວລີເຊີງບຽງສີສະສຽງຍາດທາງສາຍງູລູກາງ

ha. Krama Desa Tegak inggih punika Krama Desa sane sampun madue

ເນີເຊີງກິຕາງບາດາກກິບຽກຕາງບາດາງເວັ້ນຍາດທາງເຊີງບາດາງ

linggih ring Bale Dana, ring Pura Bale Agung manut Dresta lan

ບາບູຍີ||

Pararem.

ກ|| ສຽງຍາດທາງເວັ້ນເວລີເຊີງບຽງສີສະສຽງຍາດທາງສາຍງູລູກາງ

na. Krama Sampingan inggih punika Krama Desa Tegak sane sampun

ກຣິຍາດທາງເຊີງບາດາງເຊີງບາດາງເຊີງບາດາງ

Bakti Bhakti manut Adat (usan Makrama Tegak) durung madue

ບາບູຍີ||

Pangentos.

ບາບວາສີ 102

Pawos 6

ສາວິທູກວາສູງຍາດທາງບາດາງເຊີງບາດາງ

Kawit dados Krama Desa lan Panemayan tedun makrama desa :

ကဏ္ဍပိဋကတ်သမ္မတကဏ္ဍပိဋကတ်သမ္မတပိဋကတ်

(1) Kawit dados krama desa kapah dados Kalih :

ဟဏ္ဍပိဋကတ်ပိဋကတ်

ha. Krama Desa Tegak :

ကဏ္ဍပိဋကတ်ပိဋကတ်ပိဋကတ်ပိဋကတ်ပိဋကတ်ပိဋကတ်

1. Mawiwit sangkaning sampun jumenek ring Desa Adat druene

ဟဏ္ဍပိဋကတ်ပိဋကတ်ပိဋကတ်ပိဋကတ်

turmaning mula katurunan Krama Tegak. + wood

ကဏ္ဍပိဋကတ်ပိဋကတ်ပိဋကတ်ပိဋကတ်

2. Mawiwit sangkaning Pawiwahan.

ဟဏ္ဍပိဋကတ်ပိဋကတ်ပိဋကတ်ပိဋကတ်

3. Krama Desa sane magama Hindu.

ဟဏ္ဍပိဋကတ်ပိဋကတ်ပိဋကတ်ပိဋကတ်ပိဋကတ်

4. Krama Desa Tegak sane sampun bakti manut Adat, madue oka

ဟဏ္ဍပိဋကတ်ပိဋကတ်ပိဋကတ်ပိဋကတ်

• Lanang mayusa paling nista Pitulas (17) Warsa sampun utawi

ဟဏ္ဍပိဋကတ်ပိဋကတ်ပိဋကတ်ပိဋကတ်

durung marabian patut munggah makrama Tegak saking Teben.

ဟဏ္ဍပိဋကတ်ပိဋကတ်ပိဋကတ်ပိဋကတ်

5. Krama Desa Tegak sane patut dados Bau, durung ngambil bakti

ဟဏ္ဍပိဋကတ်ပိဋကတ်ပိဋကတ်ပိဋကတ်

Paum, prade nunas tempo jagi ngambil bakti paum kalugra saking

ទំពៅភៅស្រង់ធុត្តកស្រុកភាសានៃឱបបុរិយគិយភាសា

Tegak, swadaharmannyane reraksan miwah lian – lianan.

ក្រឹត្យព្រាហ្មណ៍យន្តប្រតិបត្តិទំពៅភៅស្រង់ធុត្តកស្រុកភាសានៃឱបបុរិយគិយភាសា

11. Prabea mungguh makrama Tegak marupa Jinah Pacingkrem, Jinah
បាណូនីស្រូបបុរិយគិយភាសានៃឱបបុរិយគិយភាសា

Pangancuk Kaung miwah Tikeh asiki makehnyane manut Dresta

លក្ខណៈប្រតិបត្តិ

Dresta / Krama

lan Pararem.

ក្រឹត្យព្រាហ្មណ៍យន្តប្រតិបត្តិទំពៅភៅស្រង់ធុត្តកស្រុកភាសានៃឱបបុរិយគិយភាសា

12. Krama Desa Tegak patut keni Ayah – ayahan, Kakenan /

ប្រតិបត្តិក្រឹត្យព្រាហ្មណ៍យន្តប្រតិបត្តិទំពៅភៅស្រង់ធុត្តកស្រុកភាសានៃឱបបុរិយគិយភាសា

Urunan marep ring Desa Adat manut Dresta lan Pararem.

ភាសានៃឱបបុរិយគិយភាសានៃឱបបុរិយគិយភាសា

na. Wit dados Krama Desa Sampingan :

ក្រឹត្យព្រាហ្មណ៍យន្តប្រតិបត្តិទំពៅភៅស្រង់ធុត្តកស្រុកភាសានៃឱបបុរិយគិយភាសា

1. Krama Desa Tegak sane sampun Bakti.

ក្រឹត្យព្រាហ្មណ៍យន្តប្រតិបត្តិទំពៅភៅស្រង់ធុត្តកស្រុកភាសានៃឱបបុរិយគិយភាសា

2. Krama Desa Tegak sane durung madue Pangentos.

ក្រឹត្យព្រាហ្មណ៍យន្តប្រតិបត្តិទំពៅភៅស្រង់ធុត្តកស្រុកភាសានៃឱបបុរិយគិយភាសា

3. Krama Desa Sampingan patut keni Urunan / Kakenan

បាណូនីស្រូបបុរិយគិយភាសានៃឱបបុរិយគិយភាសា

Pateh Sekadi Krama Tegak lan Indik Ayahan manut Pararem.

ဤဗျာဠာအစဉ်အဆက်တွင် ဗျာဠာအစဉ်အဆက်အရပ်အရပ်ရှိ ကျေးရွာများ၏

(2) Trag Desa Adat kamargiang yen pet prade wenten Krama desa sane
ပုသိန်ကျေးရွာ၏ ဗျာဠာအစဉ်အဆက်အရပ်အရပ်ရှိ
Usan makrama desa utawi krama desa sane kanorayang manut Dresta
အစဉ်အဆက်အရပ်အရပ်ရှိ။

Dresta lan Pararem.

ဤဗျာဠာအစဉ်အဆက်တွင် ဗျာဠာအစဉ်အဆက်အရပ်အရပ်ရှိ ကျေးရွာများ၏

(3) Krama desa sane tan makrama Desa Tegak inggihan Sampingan
ပုသိန်ကျေးရွာ၏ ဗျာဠာအစဉ်အဆက်အရပ်အရပ်ရှိ
patut Naur Paketis Jukut sanangken Tilem Kenem manut Pararem.

ဤဗျာဠာအစဉ်အဆက်တွင် ဗျာဠာအစဉ်အဆက်အရပ်အရပ်ရှိ ကျေးရွာများ၏

(4) Uger - uger indik Pah - pahan Krama lan Tedun Makrama manut
အစဉ်အဆက်အရပ်အရပ်ရှိ။

Dresta lan Pararem.

ပုသိန်

Pawos 7

ဤဗျာဠာအစဉ်အဆက်တွင်

Tategenan Krama Desa :

ဤဗျာဠာအစဉ်အဆက်တွင် ဗျာဠာအစဉ်အဆက်အရပ်အရပ်ရှိ ကျေးရွာများ၏

(1) Sahanan Krama Desa sami kakeninin Tategenan (Paturunan,

မ္ပုဏ္ဏန္တိ၊ ဝေယျန္တေ၊ တပက္ခန္တိ၊ ကန္တု၊ မ္ပုဏ္ဏန္တိ၊ ဝေယျန္တေ၊ တပက္ခန္တိ၊

sungkan, Mayadnya, Ngawangun, Nandur, Cuntaka miwah lunga sane

ဝေယျန္တေ၊ တပက္ခန္တိ၊ ကန္တု၊ မ္ပုဏ္ဏန္တိ၊ ဝေယျန္တေ၊ တပက္ခန္တိ၊

mabuat polih tempo wantah Apisan sajabaning polih

ကန္တု၊ မ္ပုဏ္ဏန္တိ၊ ဝေယျန္တေ၊ တပက္ခန္တိ၊

Kabebasan saking Prajuru.

ဣ။ ကာသယပိဗိဗိန္ဒုယန္တိ၊ ဝေယျန္တေ၊ တပက္ခန္တိ၊

(2) Nyada mapiteges ngamademang tategenan

ဟ။ မ္ပုဏ္ဏန္တိ၊ ဝေယျန္တေ၊ တပက္ခန္တိ၊ ကန္တု၊ မ္ပုဏ္ဏန္တိ၊ ဝေယျန္တေ၊ တပက္ခန္တိ၊

ha. Sangkaning keni Gering utawi Sungkan tan mresidayang nambanin

က။ ပကာသယိ၊ ဝေယျန္တေ၊ တပက္ခန္တိ၊ ကန္တု၊ မ္ပုဏ္ဏန္တိ၊ ဝေယျန္တေ၊ တပက္ခန္တိ၊

na. Panyada siosan Manut Dresta lan Pararem.

ဣ။ ကာသယပိဗိဗိန္ဒုယန္တိ၊ ဝေယျန္တေ၊ တပက္ခန္တိ၊ ကန္တု၊ မ္ပုဏ္ဏန္တိ၊ ဝေယျန္တေ၊ တပက္ခန္တိ၊

(3) Ngampel mateges nutug ayahan antuk arta (Jinah) akehnyane

ဝေယျန္တေ၊ တပက္ခန္တိ၊ ကန္တု၊ မ္ပုဏ္ဏန္တိ၊ ဝေယျန္တေ၊ တပက္ခန္တိ၊

Manut Dresta lan Pararem Santukan magenah ring Dura Desa .

ပက္ခန္တိ၊ ကန္တု၊ မ္ပုဏ္ဏန္တိ၊ ဝေယျန္တေ၊ တပက္ခန္တိ၊

မ္ပုဏ္ဏန္တိ၊ ဝေယျန္တေ၊ တပက္ခန္တိ၊ ကန္တု၊ မ္ပုဏ္ဏန္တိ၊ ဝေယျန္တေ၊ တပက္ခန္တိ၊

Swadharmaning Krama Desa :

ka. Okane kaambil / ngambil rabi (mawiwaha)

da. Palas marabi.

ta. Ngawangun prade mamurug wenang keni pamidanda

manut Pararem.

sa. Nyungkemin Agama siosan utawi nilar Agama miwah piuning

seosan sane sampun kasungkemin manut Pararem.

wa. Nguningang ring Prajuru Desa pet prade wenten Krama Desa

Lan Sekaa Truna panggihin nganggen Narkoba lan HIV/

AIDS miwah Sahananing Bhaya siosan.

ꦧꦸꦏ꧀

ບາງບາສົງໂຕ້

Pawos 10

ບາງບາສົງໂຕ້ບາງບາສົງໂຕ້ບາງບາສົງໂຕ້

Patias utawi piolih-olihan Krama Desa :

ໂຕ້ບາງບາສົງໂຕ້ບາງບາສົງໂຕ້

(1) Polih pasayuban Prajuru Desa.

ໂຕ້ບາງບາສົງໂຕ້ບາງບາສົງໂຕ້ບາງບາສົງໂຕ້

(2) Kabawosin kalih katiwakin pamutus sahanan wicaranya

ໂຕ້ບາງບາສົງໂຕ້ບາງບາສົງໂຕ້

(3) Dados kapilih miwah mamilih Prajuru

ໂຕ້ບາງບາສົງໂຕ້ບາງບາສົງໂຕ້

(4) Patias seosan manut pararem

ບາງບາສົງໂຕ້

Pawos 11

ບາງບາສົງໂຕ້ບາງບາສົງໂຕ້

Wusan dados Krama desa luwire:

ໂຕ້ ປຸກທະ

(1) Prade :

ບາງ ງສາ

ha. Seda.

၈။ သက္ကနိပိက္ခန္ဓာဝါ၊ သက္ကနိပိက္ခန္ဓာဝါ၊ သက္ကနိပိက္ခန္ဓာဝါ။

na. Sangkaning pinunas ngaraga, saantukan nilar desa sasampun
ကောလောကီကောလောကီ။
kalokika ring Paruman..

၉။ ကောလောကီကောလောကီ၊ ကောလောကီကောလောကီ။

(2) Kanorayang duaning tan prasida ngesein solah maprawerti
သီဟေယေယျာဝါ၊ သီဟေယေယျာဝါ၊ သီဟေယေယျာဝါ။
setata mamurug Awig-Awig utawi sahanan duracara lianan
သီဟေယေယျာဝါ၊ သီဟေယေယျာဝါ။
saha sampun kalokika ring Paruman.

၁၀။ နိဗ္ဗာန်ဝါ၊ နိဗ္ဗာန်ဝါ။

(3) Ninggal Agama Hindu.

၁၁။ သီဟေယေယျာဝါ။

(4) Sang wusan makrama :

၁။ ကောလောကီကောလောကီ၊ ကောလောကီကောလောကီ။
ha. Tan wenten polih pah-pahan Druwen Desa miwah
ကောလောကီ။

Banjar.

၂။ သီဟေယေယျာဝါ၊ သီဟေယေယျာဝါ။

na. Muputang utang piutang ring Desa lan Banjar.

၃။ ကောလောကီကောလောကီ၊ ကောလောကီကောလောကီ။

ca. Tan polih pasayuban Kasukertan.

၁၂။ ကောလောကီကောလောကီ၊ ကောလောကီကောလောကီ။

(3) Kapatutan Krama Tamiu lan Tamiu :

၁။ ကောလောကီကောလောကီ၊ ကောလောကီကောလောကီ။

ha. Krama Tamiu patut madana punia ring Banjar / Desa

မာနုဖာဝာကပုဗ္ဗဗျါ။

Manut Pararem.

ကၢၤဗျာၣ်ဗျာၣ်ပုဗ္ဗဗျာၣ်ဖာဝာကပုဗ္ဗဗျာၣ်ပုဗ္ဗဗျာၣ်ပုဗ္ဗဗျာၣ်ပုဗ္ဗဗျာၣ်

na. Krama Tamiu patut polih patias marupa pitulung ring

မာနုဖာဝာကပုဗ္ဗဗျာၣ်

sajroning katiben Kapanca Bhaya.

ကၢၤဗျာၣ်ဗျာၣ်ဖာဝာကပုဗ္ဗဗျာၣ်ပုဗ္ဗဗျာၣ်ပုဗ္ဗဗျာၣ်ပုဗ္ဗဗျာၣ်ပုဗ္ဗဗျာၣ်

ca. Tamiu patut nyungkemin tur ngingutin sahananing paridabdab

မိၣ်ပုၣ်ကၢၤဗျာၣ်ဗျာၣ်ပုဗ္ဗဗျာၣ်

miwah kahanan Desa Pakraman manut ring daging Awig-

မိၣ်ပုၣ်ဗျာၣ်ပုဗ္ဗဗျာၣ်

Awig miwah Pararem.

၅။ ကၢၤဗျာၣ်ဗျာၣ်ပုဗ္ဗဗျာၣ်ဗျာၣ်ပုဗ္ဗဗျာၣ်ဗျာၣ်ပုဗ္ဗဗျာၣ်ဗျာၣ်ပုဗ္ဗဗျာၣ်

(5) Krama Desa sane Tan Keni Pamargin Ayah –ayahan, Paturunan

ကၢၤဗျာၣ်ဗျာၣ်ပုဗ္ဗဗျာၣ်ဗျာၣ်ပုဗ္ဗဗျာၣ်ဗျာၣ်ပုဗ္ဗဗျာၣ်ဗျာၣ်ပုဗ္ဗဗျာၣ်

Lan Kekenan miwah Ududan Manut Dresta lan Pararem sane

မာနုဖာဝာကပုဗ္ဗဗျာၣ်

Sampun sajangkepnyane kaunggahang ring Pararem Panyahcah

မိၣ်ပုၣ်ဗျာၣ်ပုဗ္ဗဗျာၣ်

Awig.

ບຸໜຶ່ງເມັດ

Palet 2

ບິຊີສຸບຸວຸງຸທຸງຸຕຸວາ

Indik Prajuru / Dulun Desa

ບາບາສີເທວ

Pawos 12

ບາບາສີເທວ ອະດາດຸບຸລີສິສາ ທາບຸຊີທາວນີ ນຸບາກາກິສາສີ

(1) Desa Adat Puniki kaenter olih Panyarikan / ...

ສິນິບາທຸຕຸວາ ອະດາດ ທາບຸວຸງຸທຸງຸຕຸວາ ນຸບາບຸວຸງຸທຸງຸຕຸວາ ນຸບາບຸວຸງຸທຸງຸຕຸວາ

Kelian Desa tur kaajegin olih **Bapa Prajurit** / Perbekel miwah

ບາບາສາມາດສາຍນິທຸບາສິສຸຍທິເທວສີ

Para pakaseh sane mawit saking krama Tegak.

ບຸໜຶ່ງເມັດ ອະດາດ ທາບຸຊີທາວນີ ນຸບາບຸວຸງຸທຸງຸຕຸວາ ອະດາດ

(2) Banjar Adat kaenter olih Kelian Banjar Adat.

ບຸໜຶ່ງເມັດ ອະດາດ ທາບຸວຸງຸທຸງຸຕຸວາ ນຸບາບຸວຸງຸທຸງຸຕຸວາ ນຸບາບຸວຸງຸທຸງຸຕຸວາ

(3) Kaadegang malarapan antuk tata cara manut Dresta lan Pararem.

ບາບາສິນິບາທຸຕຸວາ ອະດາດ ທາບຸວຸງຸທຸງຸຕຸວາ

(4) Sane sinanggeh Prajuru lan Dulun Desa :

ບາບາທາບຸວຸງຸທຸງຸຕຸວາ ນຸບາບຸວຸງຸທຸງຸຕຸວາ

ha. Jro Kubayan Kalih diri.

ສາບາທາບຸວຸງຸທຸງຸຕຸວາ ນຸບາບຸວຸງຸທຸງຸຕຸວາ

na. Jro Bau Petang diri.

သယံဇာတိဗိမ္ဗာန်

ca. Pangenem.

ဘယံဇာတိဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်

ra. Bapa Prajurit (Perbekel/ Kepala Desa).

သယံဇာတိဗိမ္ဗာန်

ka. Panyarikan.

သယံဇာတိဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်

da. Kelian Gong/ Sekaa Igel.

သယံဇာတိဗိမ္ဗာန်

ta. Panabing.

ပုဂံဗိမ္ဗာန်ဗိမ္ဗာန်

Pawos 13

ဘယံဇာတိဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်

(1) Kelian Desa Adat/ Panyarikan kasanggra oleh Prajuru

ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်

Manut Dresta lan Pararem.

ဘယံဇာတိဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်

(2) Sajeroning ngenterang kasukertan Niskala, Kelian Desa mucukang

ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်ဗိမ္ဗာန်

Pamangku kahyangan desa manut Dresta lan Pararem.

ပာပာပါး

Pawos 14

ကံပျဲသံသီခိလိပာပာအာဇာဒါဗျိကး

(1) Swadarmaning Kelian Desa Adat luire :

ပာပာကွဲကွဲပာပာအာဇာဒါဗျိကး

ha. Ngenterang pelaksanaan sadaging awig-awig miwah pararem

၇အာဇာ

Desa .

ကံပျဲကွဲကွဲပာပာအာဇာဒါဗျိကး

na. Nuntun tur ngenterang krama rawuhing krama desa ngupadi

ကံပျဲကွဲကွဲပာပာအာဇာဒါဗျိကး

kasukertan antuk patitis.

မာပာပာပါးကွဲကွဲပာပာအာဇာဒါဗျိကး

ca. Maosin kalih niwakang pamutus arep ring wicara krama desa.

ကံပျဲကွဲကွဲပာပာအာဇာဒါဗျိကး

ra. Maka duta matemuang baos ring sapa sira ugi.

ကံပျဲကွဲကွဲပာပာအာဇာဒါဗျိကး

ka. Mastikayang pawiwahan Krama Desa sajeroning sane makrama

၇အာဇာပာပာ

Desa Pakraman.

မာပာပာပါးကွဲကွဲပာပာအာဇာဒါဗျိကး

da. Swadharma lan Patias soang -soang Prajuru Desa ,

ကျွန်ုပ်တို့အားလုံးအကျိုးအမြတ်အတွက်

Kerta Desa, Sabha Desa, Pecalang, Sekaa –sekaa miwah sane

တို့အားလုံးအကျိုးအမြတ်အတွက်။

Tiosan Manut Dresta Lan Pararem

ကျွန်ုပ်တို့အားလုံးအကျိုးအမြတ်အတွက်

(2) Tata caraning ngalaksanayang swadarma inucap tan maren patut manut

ကိုးကွယ်ရမည့်အရာများကို

ring Awig-Awig, Aturan-aturan Pemerintah,kecap Sastra Agama,

အကျိုးအမြတ်အတွက်။

Dresta miwah Pararem Desa.

ကျွန်ုပ်တို့အားလုံးအကျိုးအမြတ်အတွက်

(3) Prade Prajuru iwang panglaksana keni pamidanda nikel ring

အကျိုးအမြတ်အတွက်

Kaiwangan soang-soang krama saha kangkat kararyanang

အကျိုးအမြတ်အတွက်။

Manut pararem.

ကျွန်ုပ်တို့အားလုံးအကျိုးအမြတ်အတွက်

(4) Pangelaksana ring ajeng patut kauningayang utawi kasiarang ring ajeng

အကျိုးအမြတ်အတွက်။

Paruman desa.

ကျွန်ုပ်တို့အားလုံးအကျိုးအမြတ်အတွက်

(5) Nganinin Indik Swadharna Prajuru Desa lan Dulun Desa sajangkep

ការកសាងបុគ្គលិកហិរញ្ញវត្ថុហិរញ្ញវត្ថុហិរញ្ញវត្ថុហិរញ្ញវត្ថុហិរញ្ញវត្ថុ

Nyane sampun kaunggahang ring Likita Pararem Panyahcah Awig.

ហុចបាយ

Pawos 15

បញ្ជូនទៅហិរញ្ញវត្ថុហិរញ្ញវត្ថុហិរញ្ញវត្ថុហិរញ្ញវត្ថុ

Patias utawi olih-olihan Prajuru Desa lan Dulun Desa manut

បញ្ជូនទៅហិរញ្ញវត្ថុហិរញ្ញវត្ថុហិរញ្ញវត្ថុហិរញ្ញវត្ថុ

Dresta lan Pararem sajangkepyane sampun kaunggahang ring Likita

ហិរញ្ញវត្ថុហិរញ្ញវត្ថុហិរញ្ញវត្ថុហិរញ្ញវត្ថុ

Pararem Panyahcah Awig.

Agentosin Prajuru Desa
ហុចបាយ
Pawos 16

ការបញ្ជូនទៅហិរញ្ញវត្ថុហិរញ្ញវត្ថុហិរញ្ញវត្ថុ

(1) Prajuru Desa kagentosin riantukan :

ហិរញ្ញវត្ថុហិរញ្ញវត្ថុហិរញ្ញវត្ថុហិរញ្ញវត្ថុ

ha. Seda lan sungkan menahun.

ការកសាងបុគ្គលិកហិរញ្ញវត្ថុហិរញ្ញវត្ថុហិរញ្ញវត្ថុ

na. Kanorayang duaning iwang pamargi manawi Nilar Sasana.

၁။ ဝိဟာရနိပိတယုတ္တရဟိဝိဟာရဗျူဟ

ca. Wit sangkaning pakayunan rahayu utawi pinunas ngraga

သမယုတ္တရဟိဝိဟာရနိပိတယုတ္တရ

sasampun kalokika ring Paruman.

၂။ တာဝန်ယူဟိဝိဟာရနိပိတယုတ္တရဟိဝိဟာရဗျူဟ

(2) Nganorayang utawi ngentosin Prajuru patut sajeroning

ဟာရနိပိတယုတ္တရဟိဝိဟာရဗျူဟ

Paruman tur kaingkupin antuk krama desa.

၃။ မဂင်္ဂါဒေသနာဒေသနာ

(3) Magingsir genah Kadura desa.

၄။ ဝိဟာရနိပိတယုတ္တရဟိဝိဟာရဗျူဟ

(4) Ri Sajroning Prajuru Desa ngamargiang sahaning Parikrama ring

ဟာရနိပိတယုတ္တရဟိဝိဟာရဗျူဟ

Desa Adat pamekas nganinin Indik Tri Hita Karana patut Kawantu

ဟာရနိပိတယုတ္တရဟိဝိဟာရဗျူဟ

Tur karombo olih Para Kelian Banjar Adat, Para

ဟာရနိပိတယုတ္တရဟိဝိဟာရဗျူဟ

Kelian Sekaa miwah Para Manggala Desa Manut Dresta lan Pararem.

ក្នុង

បញ្ជីទី១២១

Palet 3

ហិក្ខុក្ខុល្យ

Indik Kukul

បុប្ផាសិរីរាជ្យ

Pawos 17

ក្រុមប្រឹក្សាភិបាលខេត្តកោះកុង

(1) Kukul ring Desa Adat luire :

ហា ក្រុមប្រឹក្សាភិបាល

ha. Kukul Desa.

នា ក្រុមប្រឹក្សាភិបាលមេឃឹក្សា

na. Kukul Desa Malinggih.

សា ក្រុមប្រឹក្សាភិបាលសិរីរាជ្យ

ca.. Kukul Sekaa – Sekaa.

ក្រុមប្រឹក្សាភិបាលខេត្តកោះកុង ក្រុមប្រឹក្សាភិបាលខេត្តកោះកុង

(2) Tabuh Tatepakan lan Tengeran Kukul Desa manut Dresta lan Pararem

សាមាគមប្រឹក្សាភិបាលសាមាគមប្រឹក្សាភិបាលសាមាគមប្រឹក្សាភិបាល

sane sampun kapastikayang saha sampun sajangkepnthane kaungghang

រិក្ខុក្ខុល្យសាមាគមប្រឹក្សាភិបាលសាមាគមប្រឹក្សាភិបាល

ring Likita Pararem Panyahcah Awig.

បញ្ជីទី ១៩

Palet 4

ហិក្ខិកាបរាមគិ

Indik Paruman

ហុហាសិកេរេ

Pawos 19

កេ ១ ហរាមគិ សង្កឹបត្រិកាតេនេហា ព្រង្រិកិ ៖

(1) Paruman / Sangkepan ring Desa Adat wenten :

ហេ ១ ហរាមគិ តេនេតេ ព្រង្រិកិ តេនេតេ តេនេតេ តេនេតេ តេនេតេ តេនេតេ

ha. Paruman Desa kamargiang napkala gata manut ring kabuatan

សហេ ព្រង្រិកិ តេនេតេ តេនេតេ តេនេតេ

saha kamargiang antuk arah-arah.

កេ ១ សង្កឹបតេនេតេ តេនេតេ តេនេតេ តេនេតេ តេនេតេ តេនេតេ

na. Sangkepan Prajuru lan Krama Desa kawentenang nyabran

តេនេតេ តេនេតេ តេនេតេ តេនេតេ តេនេតេ តេនេតេ

Sasih nuju Rahina Tilem Tan Paarah –arah duaning

សេនេ តេនេតេ តេនេតេ តេនេតេ តេនេតេ តេនេតេ

sampun tegap Panemaya manut Dresta lan Pararem.

កេ ១ សង្កឹបតេនេតេ តេនេតេ តេនេតេ តេនេតេ តេនេតេ តេនេតេ

(2) Sangkepan Dulun Desa kalaksanayang manut Dresta lan Pararem.

កេ ១ ហរាមគិ តេនេតេ តេនេតេ តេនេតេ តេនេតេ តេនេតេ

(3) Paruman Prajuru Desa kawentenang manut Wiguna.

၃။ ဟူဝါဒကုသကောသိကောယာနုဗ္ဗိက္ခယောဒါ။

(4) Paruman Sekaa – Sekaa manut kabuatan.

၄။ ဟူဝါဒကုသကောသိကောယာနုဗ္ဗိက္ခယောဒါ။

(5) Paruman Desa madudonan sekadi ring sor :

ဟ။ ပြုစီရင်တော်မူရမည့်အရာကိုအကုသကောသိကောယာနုဗ္ဗိက္ခယောဒါ

ha. Prasida lumaksana risampun katedunin antuk sang patut

တစ်ဦးကွန်ရက်တော်မူရမည့်အရာကိုအကုသကောသိကောယာနုဗ္ဗိက္ခယောဒါ

ngamiletin kamanggala antuk tengeran kulkul miwah mabusana

အသေအကျစေရမည့်အရာကိုအကုသကောသိကောယာနုဗ္ဗိက္ခယောဒါ

Adat Madya saha tan kalugra makta gegawan sakaluire

အကုသကောသိကောယာနုဗ္ဗိက္ခယောဒါ

Tan maren Ngarcana Ring Ida Bhagawan Panyarikan

အကုသကောသိကောယာနုဗ္ဗိက္ခယောဒါ

Maka sarana manut Dresta lan Pararem.

က။ အကုသကောသိကောယာနုဗ္ဗိက္ခယောဒါ

na. Maka pangawit kalaksanayang sep-sepan saha ri wusannia

အကုသကောသိကောယာနုဗ္ဗိက္ခယောဒါ

Nyacah dadosan gung alit manut pararem;

ခ။ အကုသကောသိကောယာနုဗ္ဗိက္ခယောဒါ

ca. Tan kalugra ngawetuang suara ghora utawi byuta, yan wenten

အကုသကောသိကောယာနုဗ္ဗိက္ခယောဒါ

Asapunika wenang keni pamidanda beya pecamil, kadi dandaning

21. Pamutus sangkepan desa sinanggech pararem maka pamitegep pamargin

(2) Pamutus paruman desa sinanggech pararem maka pamitegep pamargin
 22. Pamutus sangkepan desa sinanggech pararem maka pamitegep pamargin
 23. Pamutus sangkepan desa sinanggech pararem maka pamitegep pamargin

Awig-awig.

24. Pamutus sangkepan desa sinanggech pararem maka pamitegep pamargin

Pawos 21

25. Pamutus sangkepan desa sinanggech pararem maka pamitegep pamargin

(1) Sangkepan Prajuru Desa kawenangang wantah ngrincikang usaha desa
 26. Pamutus sangkepan desa sinanggech pararem maka pamitegep pamargin
 27. Pamutus sangkepan desa sinanggech pararem maka pamitegep pamargin

kapungkur.

28. Pamutus sangkepan desa sinanggech pararem maka pamitegep pamargin

(2) Sangkepan Prajuru desa tan kawenangang ngamedalang Tategenan
 29. Pamutus sangkepan desa sinanggech pararem maka pamitegep pamargin
 30. Pamutus sangkepan desa sinanggech pararem maka pamitegep pamargin

sedereng kaingkupin antuk krama desa.

31. Pamutus sangkepan desa sinanggech pararem maka pamitegep pamargin

(3) Pamutus sangkepan prajuru desa ngwetuang paswara, maka
 32. Pamutus sangkepan desa sinanggech pararem maka pamitegep pamargin
 33. Pamutus sangkepan desa sinanggech pararem maka pamitegep pamargin

Pidaging pituduh sang ngawiwenang utawi ngonekang pecak Pararem

34. Pamutus sangkepan desa sinanggech pararem maka pamitegep pamargin

krama desa.

ບາງຢາງ

Palet 5

ບຶຢຸງເພື່ອບາງຢາງ

Indik Druwen Desa

ບາງບາງສິງຄຸນ

Pawos 22

ສາທາລະນະບາງຢາງເພື່ອບາງຢາງ ບຶຢຸງເພື່ອບາງຢາງ ທາງກາງສາທາລະນະ

Sahananing Druwen Desa Adat inggihan nganinin indik Akehnyane, Jimbar

ທາງກາງສາທາລະນະສາທາລະນະບາງຢາງ ທາງກາງສາທາລະນະ

Lan sane siosan sajangkepnyane sampun kaunggahang ring Likita Pararem

ບາງບາງສິງຄຸນ

Panyahcah Awig.

ບາງບາງສິງຄຸນ

Pawos 23

ບາງບາງສິງຄຸນ ທາງກາງສາທາລະນະ

Pioli-lihan Desa luire:

1. ທາງກາງສາທາລະນະ

(1) Urunan saking Krama Desa

2. ທາງກາງສາທາລະນະ

(2) Paican saking Guru Wisesa

2. Saking Dana Punia Krama Desa/Umat.

(3) Saking Dana Punia Krama Desa/Umat.

3. Saking LPD.

(4) Saking LPD.

4. Saking Usaha Desa.

(5) Saking Usaha Desa.

5. Paica-paica sane teosan sane patut.

(6) Paica-paica sane teosan sane patut.

6. Piilih-olihan desa kaanggen prabea ngaci-aci Parhyangan

(7) Piilih-olihan desa kaanggen prabea ngaci-aci Parhyangan

Desa utawi kaanggen prabea wawangunan Pura ring desa.

Desa utawi kaanggen prabea wawangunan Pura ring desa.

Pawos 24

Pawos 24

7. Prajuru Desa wenang ngetangang Druwen desa

(1) Prajuru Desa wenang ngetangang Druwen desa

7. Nyabran pasangkepan Prajuru pangemong druwen desa ngawentenang

(2) Nyabran pasangkepan Prajuru pangemong druwen desa ngawentenang

parindik munjuk lungsuring krama miwah padruwen desa

parindik munjuk lungsuring krama miwah padruwen desa

22. Sakaluwiring druwen desa patut wenten ilikitannya.

(3) Sakaluwiring druwen desa patut wenten ilikitannya.

23. Tan kalugra ngadol utawi ngantahang druwen desa yan tan kasungkemin

(4) Tan kalugra ngadol utawi ngantahang druwen desa yan tan kasungkemin

antuk krama desa.

antuk krama desa.

24. Tanah Ayahan Desa utawi Karang Desa nenten dados kasertifikatang

(5) Tanah Ayahan Desa utawi Karang Desa nenten dados kasertifikatang

Dados druwen Krama Newek.

Dados druwen Krama Newek.

25. Indik Tata Titi risaroning Sewa utawi Nyewa tanah, Ngontrakang

(6) Indik Tata Titi risaroning Sewa utawi Nyewa tanah, Ngontrakang

Desa Pakraman Manut Dresta lan Pararem.

Desa Pakraman Manut Dresta lan Pararem.

26. Indik Tata Titi Kawentenan lan Pamargin LPD sampun

(7) Indik Tata Titi Kawentenan lan Pamargin LPD sampun

Kaunggahang Ring AD/ ART LPD.

Kaunggahang Ring AD/ ART LPD.

សម្បត្តិសម្បទាន

CATURTHAS SARGAH

សូត្រសម្បទានសេចក្តី

SUKERTA TATA AGAMA

បញ្ជីសម្បទាន

Palet 1

ហិរ្យក្រឹត្យសម្បទាន

Indik Dewa Yadnya

ហុបវស្សសម្បទាន

Pawos 26

ក្រឹត្យសម្បទានសម្បទានសម្បទានសម្បទានសម្បទាន

(1) Pura panyiwian sawidangan Desa Pakraman luire :

ក្រឹត្យសម្បទានសម្បទាន

ha. Pura Kahyangan Tiga :

ក្រឹត្យសម្បទានសម្បទានសម្បទាន

1. Pura Desa / Bale Agung.

ក្រឹត្យសម្បទានសម្បទាន

2. Pura Puseh.

ក្រឹត្យសម្បទានសម្បទាន

3. Pura Dalem.

ក្រឹត្យសម្បទានសម្បទានសម្បទានសម្បទានសម្បទានសម្បទាន

na. Pura Panyiwian Desa siosan inggih punika pura Ponjok Batu.

ច្បាប់សិរីព្រះនារាយណ៍ស្រីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរី

(2) Aci / Ngusabha ring sowang-sowang Kahyangan Desa inucap patut

ស្រុមកាយច្បាប់សិរីព្រះនារាយណ៍ស្រីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរី

Krama Nyanggra ngaturang Bhakti kadi ring sor:

សិរីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរី

ha. Ring Pura Bale Agung :

ច្បាប់សិរីព្រះនារាយណ៍ស្រីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរី

1. Nuju Sasih Kasa kawentenang Aci Ngusabha Manggung.

ច្បាប់សិរីព្រះនារាយណ៍ស្រីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរី

2. Nuju Sasih Karo kawentenang Aci Ngusabha Dangsil.

ច្បាប់សិរីព្រះនារាយណ៍ស្រីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរី

3. Nuju Sasih Katiga kawentenag Aci Ngusabha Odalan.

ច្បាប់សិរីព្រះនារាយណ៍ស្រីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរី

na. Ring Pura Dalem :

ច្បាប់សិរីព្រះនារាយណ៍ស្រីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរី

1. Nuju Sasih Kenem kawentenang Aci Ngusabha Dalem, Sugu-

ស្រុមកាយច្បាប់សិរីព្រះនារាយណ៍ស្រីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរី

Sugu, Jaga – Jaga ring Segara.

ច្បាប់សិរីព្រះនារាយណ៍ស្រីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរី

ca. Ring Sasih Kapitu kawentenag Aci Ngusabha Kapitu.

ច្បាប់សិរីព្រះនារាយណ៍ស្រីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរីសិរីសុវណ្ណបុរី

ra. Ring Pura Puseh :

ບາງບາສິນຊຽມ

Pawos 28

ສູງເລີຍສິບຍາຕູນຸກຸລາລາຍາສຸເທີ ຊຽມເນສາກບູຍີ

Swadarmaning Pamangku / Ulun Desa manut Dresta lan Pararem.

ບາງບາສິນຊຽມ

Pawos 29

ບາງສູງເທີບິກຸບາລນິກຸບາລນິບາສາຍາຕູນຸກຸລາລາຍາສຸເທີ

Patias utawi Olih-olihan Pamangku lan Ulun Desa Manut

ຊຽມເນສາກບູຍີ

Dresta lan Pararem

ບາງບາສິນຊຽມ

Pawos 30

ຕາມຍາຕູນຸກຸລາລາຍາສຸເທີກຸລາສິນຊຽມສາສິ

(1) Pamangku / Ulun Desa kagentosin riantukan :

ហា ១៧ ១៧

ha. Seda

កា ១៧ បិទគុណភាព ១៧ មនាវិកា ១៧ វិញ្ញាណ ១៧ វិញ្ញាណ ១៧

na. Pinunas ngaraga, manawi kageringan lan sapenunggalannya

វិសម្បត្តិ ១៧ វិសម្បត្តិ ១៧

risampun Kalokika ring Paruman.

សា ១៧ កាសាវត្តិ ១៧ វិញ្ញាណ ១៧ វិញ្ញាណ ១៧ វិញ្ញាណ ១៧

ca. Kawusanang olih krama, manawi Nilar Sasana, keni Pamidanda

សាស្ត្រាចារ្យ ១៧ វិញ្ញាណ ១៧ វិញ្ញាណ ១៧ វិញ្ញាណ ១៧

Manut pararem, saha ngawaliang prabea pawintenan pecak.

រា ១៧ ប្រាជ្ញា ១៧ វិញ្ញាណ ១៧ វិញ្ញាណ ១៧

ra. Prade Marabi malih patut Nyepuhin Raga.

កា ១៧ វិញ្ញាណ ១៧ វិញ្ញាណ ១៧

ka. Sampun Madwijati.

កា ១៧ វិញ្ញាណ ១៧ វិញ្ញាណ ១៧ វិញ្ញាណ ១៧

(2) Tata cara Ngadegang lan Ngusanang Pamangku lan Ulun Desa

វិញ្ញាណ ១៧ វិញ្ញាណ ១៧ វិញ្ញាណ ១៧

Seosan Manut Dresta lan Pararem.

ສາ|| ສາທາລະນະບໍລິຫານສາທາລະນະບໍລິຫານສາທາລະນະບໍລິຫານສາທາລະນະ

ka. Sadereng polih uak-uakan (pituduh) Prajuru Desa.

ສາ|| ປູເຕີສາທາລະນະສິດທິບຸກ:

(2) Pratingkahe tan wenang ring Pura :

ສາ|| ຍາມຍາມງາວສາທາລະນະບໍລິຫານສາທາລະນະບໍລິຫານສາທາລະນະ

ha. Masumpah (cor), sajabaning pituduh Prajuru Desa

ສາ|| ຍິພິດສາທາລະນະບໍລິຫານສາທາລະນະບໍລິຫານສາທາລະນະ

na. Miyegan, Masesenangan, Makolem dados asiki

ລາສາທາລະນະບໍລິຫານສາທາລະນະບໍລິຫານສາທາລະນະ

Lanang-Wadon, Mabacin, Nyangsang Busana, manyusu.

ສາ|| ຍູຕູງທິບຸກສາທາລະນະບໍລິຫານສາທາລະນະບໍລິຫານສາທາລະນະ

ca. Munggah tedun Palinggih sajabaning pituduh Prajuru.

ສາ|| ສິຍາຍາງສິດທິບຸກສາທາລະນະບໍລິຫານສາທາລະນະບໍລິຫານສາທາລະນະ

(3) Sang mamurug kecap ring ajeng, keni pamidanda manut pararem

ຍິບຸກຍາມສິດທິບຸກສາທາລະນະບໍລິຫານສາທາລະນະ

miwah pamerayascita sapatutnya.

ສາທາລະນະບໍລິຫານສາທາລະນະ

Pawos 32

ສາ|| ປູກທາລະນະບໍລິຫານສາທາລະນະບໍລິຫານສາທາລະນະບໍລິຫານສາທາລະນະ

(1) Prade wenten jadma Kerawuhan/Kodal ring Pura, Kengin kapintonin

ပဏ္ဍိတ

Palet 2

ဟိန္ဒိန္ဒိယ

Indik Rsi Yadnya

ပုဗ္ဗ

Pawos 33

ဤဂါထာတို့သည် ပုဗ္ဗဟိန္ဒိန္ဒိယသို့

- (1) Ring sajroning ngadegang Pamuput yadnya lan sang sinanggeh
 တစ်နှစ်လုံးလုံး ဟိန္ဒိန္ဒိယသို့ ဟိန္ဒိန္ဒိယသို့ ဟိန္ဒိန္ဒိယသို့
 ngawekasang Yadnya makadi Dulun Desa lan Pamangku Kahyangan
 ဟိန္ဒိန္ဒိယသို့ ဟိန္ဒိန္ဒိယသို့ ဟိန္ဒိန္ဒိယသို့
 Desa manut Dresta lan Pararem.

ဤဂါထာတို့သည် ပုဗ္ဗဟိန္ဒိန္ဒိယသို့

- (2) Prajuru desa patut ngawas nitenin tur-wenang ngalangin prade wenten
 ဟိန္ဒိန္ဒိယသို့ ဟိန္ဒိန္ဒိယသို့ ဟိန္ဒိန္ဒိယသို့
 kacihnā lempas ring kecap sastra miwah drestane, tur sareng nyaksinin
 ဟိန္ဒိန္ဒိယသို့ ဟိန္ဒိန္ဒိယသို့ ဟိန္ဒိန္ဒိယသို့
 Upacara saha nyiarang ring paruman desa tegep rauhing wates
 ဟိန္ဒိန္ဒိယသို့ ဟိန္ဒိန္ဒိယသို့
 kawenangang pangenter yadnya.

ဤဂါထာတို့သည် ပုဗ္ဗဟိန္ဒိန္ဒိယသို့

- (3) Krama desa patut ngaturang ayah sapamadeg miwah ring panglepas

ပုဗ္ဗဗျာဠာ

Palet 3

ဟိန္ဒိနာဝိဗြဟ္မဏေ

Indik Pitra Yadnya

ပုပုဘဝါဠာ

Pawos 31

ဗျာဠာကလေးဟိန္ဒိနာဝိဗြဟ္မဏေကွေ့ဟိန္ဒိနာဝိဗြဟ္မဏေကလေးဟိန္ဒိနာဝိဗြဟ္မဏေ

Dudonan Parikrama indik Pitra Yadnya nganutin Dresta lan Pararem

မာကလေးကလေးဟိန္ဒိနာဝိဗြဟ္မဏေဟိန္ဒိနာဝိဗြဟ္မဏေဟိန္ဒိနာဝိဗြဟ္မဏေ

sane sajangkepnyane kaunggang ring Likita Pararem Panyahcah

အေမိဏါ။

Awig.

ပုပုဘဝါဠာ

Pawos 32

ဗျာဠာကလေးဟိန္ဒိနာဝိဗြဟ္မဏေဟိန္ဒိနာဝိဗြဟ္မဏေဟိန္ဒိနာဝိဗြဟ္မဏေ

Swadarmaning lan tategenan krama miwah uger – uger sane mamargi ring

ကလေးကလေးဟိန္ဒိနာဝိဗြဟ္မဏေဟိန္ဒိနာဝိဗြဟ္မဏေဟိန္ဒိနာဝိဗြဟ္မဏေ

Desa Adat druene Manut Dresta lan Pararem.

បញ្ចប់ ១៣

Palet 4

ហិណ្ឌូគ្រាគ្យមយុត្តិ

Indik Manusa Yadnya

បុរាណសាស្ត្រ

Pawos 33

ក្រាវ ១ គ្រាគ្យមយុត្តិហិណ្ឌូគ្រាគ្យមយុត្តិសាស្ត្របុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្រ

(1) Manusia Yadnya inggih punika upacara-upakara Dharmaning Manusa

ក្រាវ ១ គ្រាគ្យមយុត្តិហិណ្ឌូគ្រាគ្យមយុត្តិសាស្ត្របុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្រ

ngawit saking patemoning kama Bang kalawan kama Petak sajeroning

ក្រាវ ១ គ្រាគ្យមយុត្តិហិណ្ឌូគ្រាគ្យមយុត្តិសាស្ត្របុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្រ

garba, ngantos kalayu sekaran riwekas.

ក្រាវ ១ គ្រាគ្យមយុត្តិហិណ្ឌូគ្រាគ្យមយុត្តិសាស្ត្របុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្រ

(2) Upacara kadi ring ajeng madudonan sakadi ring sor :

ក្រាវ ១ គ្រាគ្យមយុត្តិហិណ្ឌូគ្រាគ្យមយុត្តិសាស្ត្របុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្រ

ha. Magedong-gedongan duk pangerimpinian ibiang.

ក្រាវ ១ គ្រាគ្យមយុត្តិហិណ្ឌូគ្រាគ្យមយុត្តិសាស្ត្របុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្រ

na. Duk sang kamareka medal

ក្រាវ ១ គ្រាគ្យមយុត្តិហិណ្ឌូគ្រាគ្យមយុត្តិសាស្ត្របុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្រ

ca. Kepus Odel.

ក្រាវ ១ គ្រាគ្យមយុត្តិហិណ្ឌូគ្រាគ្យមយុត្តិសាស្ត្របុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្រ

ra. Roras Rahina.

ka. Tutug kambuhan , Abulan Pitung Rahina.

da. Nigang Sasihin.

ta. Pawetuan/oton/odalan (Nem Sasih).

sa. Tutug kelih (ngeraja wadone, ngembakin lanange)

wa. Ngempugin Tumbuh Gigi.

la. Tanggal Gigi / maketus.

ga. Matatah /Mapandes.

ba. Mawiwaha / Masakapan.

(3) Upacara upacara inucap kamargiang nista, madya, utama

Manut Sastra Agama, Dresta lan Pararem.

(4) Prade Wenten Rare Medal Kembar inggihan Buncing patut

ကတမၢပၢၣ်နိၣ်န့ၣ်ကတမၢပၢၣ်နိၣ်န့ၣ်
 Katampenin sakadi patut manut Parikrama Upacara Upakara
 ကတမၢပၢၣ်နိၣ်န့ၣ်ကတမၢပၢၣ်နိၣ်န့ၣ်
 Ngunutin Sastra Agama, Dresta Lan Pararem Druwene tur Krama
 ကတမၢပၢၣ်နိၣ်န့ၣ်ကတမၢပၢၣ်နိၣ်န့ၣ်

Inucap Patut Mapahayu Raga.

ပၢၣ်နိၣ်န့ၣ်

Palet 5

ကတမၢပၢၣ်နိၣ်န့ၣ်

Indik Bhuta Yadnya

ပၢၣ်နိၣ်န့ၣ်

Pawos 34

ကတမၢပၢၣ်နိၣ်န့ၣ်ကတမၢပၢၣ်နိၣ်န့ၣ်

- (1) Bhuta Yadnya inggih punika upacara upakara Biakala ring Pertiwi
 ကတမၢပၢၣ်နိၣ်န့ၣ်ကတမၢပၢၣ်နိၣ်န့ၣ်
 Kahyangan lan Sarwa Prani saha upacara-upacara ring Bebutan.

ကတမၢပၢၣ်နိၣ်န့ၣ်ကတမၢပၢၣ်နိၣ်န့ၣ်

- (2) Upacara Pabiakala ring Sarwa Prani luire :

ကတမၢပၢၣ်နိၣ်န့ၣ်ကတမၢပၢၣ်နိၣ်န့ၣ်

ha. Ring sarwa Tumuwuh rikala Tumpek Pangatag (Saniscara

ၵျီၵ်းပာၵျီၵ်းဝါ။

Kliwon Wariga).

ၵၢၢ်ၵိၵ်းပာၵျီၵ်းဝါၵျီၵ်းဝါၵျီၵ်းဝါၵျီၵ်းဝါၵျီၵ်းဝါၵျီၵ်းဝါၵျီၵ်းဝါ

na. Ring Sarwa ingon-ingon rikala Tumpek Kandang (Saniscara

ၵျီၵ်းပာၵျီၵ်းပာ။

Kliwon Uyè).

ၵၢၢ်ၵိၵ်းပာၵျီၵ်းပာၵျီၵ်းပာၵျီၵ်းပာၵျီၵ်းပာၵျီၵ်းပာၵျီၵ်းပာၵျီၵ်းပာ

ca. Upacara Pakala-kalan Manusa manut wiguna kabaos mabiakala.

ၵၢၢ်ၵိၵ်းပာၵျီၵ်းပာၵျီၵ်းပာၵျီၵ်းပာၵျီၵ်းပာၵျီၵ်းပာၵျီၵ်းပာၵျီၵ်းပာ

(3) Upacara pabiakala ring Pertiwi, Kahyangan lan Babutan

ၵၢၢ်ၵိၵ်းပာၵျီၵ်းပာ။

kawastanin Macaru.

ၵၢၢ်ၵိၵ်းပာၵျီၵ်းပာၵျီၵ်းပာၵျီၵ်းပာၵျီၵ်းပာၵျီၵ်းပာၵျီၵ်းပာၵျီၵ်းပာ

(4) Pacaruan inucap ring ajeng Nista, Madya, Utama manut wiguna

ၵၢၢ်ၵိၵ်းပာၵျီၵ်းပာၵျီၵ်းပာ

kadi ring sor puniki :

ၵၢၢ်ၵိၵ်းပာၵျီၵ်းပာ။

ha. Eka Sata

ၵၢၢ်ၵိၵ်းပာၵျီၵ်းပာ။

na. Panca Sata

ၵၢၢ်ၵိၵ်းပာၵျီၵ်းပာၵျီၵ်းပာ။

ca. Panca Sanak

၇။ ပုမိဂါး။

ra. Resi Gana.

၈။ ပက္ခန္ဓာပုဏ္ဏ။

ka. Panca Kelud

၉။ ဘေဗိရိယ။

da. Balik Sumpah.

၁၀။ တေဝုဗ္ဗေ။

ta. Tawur Agung.

၁၁။ သရေခါရိကိတိဟိရိကရပန္နိကိပုဏ္ဏ။

(5) Sajawaning kadi ring ajeng kawentenang Upacara:

၁၂။ ဘေဗိရိယ။

ha. Majot-jotan utawi Yadnya Sesa nyabran wusan ngerateng.

၁၃။ ဘေဗိရိယ။

na. Masapuh-sapuh rikala pacang wali ring Pura.

၁၄။

Pawos 35

၁၅။ ကေသာရိယ။

(1) Nangken ngawarsa rikalaning Tilem Kasanga kalaksanayang Tawur

၁၆။ ကေသာရိယ။

Kesanga Ketah kabaos ngerupuk utawi mabuhu-buhu makacihna

ບລິຍເບໂງເກີລາບເກີປຸງກຸຊເກຣັກ

pacang mapag rahina Panyepian benjangne.

ໜຶ່ງໜຶ່ງບເກີປຸງກຸຊກາສາຍ່ເງື່ອນໄຫລສູງຍາກາລາເນໂງກາ

(2) Brata Panyepian sane kamargiang antuk krama desa

ບາ ໑ ບາຍເອີເກີລີ ະ ທາກຊຸເກີລີບີບາບີ

ha. Amati Geni : tan kengin mapi-api

ກ ໑ ບາຍເອີລາຍຸ ະ ທາກຊຸເກີລີ ຍູ່ເຮົາຍຸ

na. Amati Karya : tan kengin nyambut karya

ສ ໑ ບາຍເອີຕູນຸເກີລີ ະ ທາກຊຸເກີລີຕູນຸບສາລີ

ca. Amati Lelungan : tan kengin maleluasan

ກ ໑ ບາຍເອີຕູນຸເກີລີ ະ ທາກຊຸເກີລີກາວາກັກກາວາລາລີ ຍເວີວີ

ra. Amati Lelungan : tan kengin maoneng-onengan/ Magirang

ເກີກເກີລີ ຍສຸກາລາວາກ

girangan, masuara Gora .

ໜຶ່ງໜຶ່ງບເກີລີກຸສຸຍ່ເງື່ອນໄຫລສີ່ເບີເບີບາ ມີສູງຍາກາລາສີ

(3) Pabratn inucap kamargiang saking semeng (Endag Surya) ngantos

ບາ ມີສູງຍາກາລາສີສີ່ເບີເບີບາ ມີສູງຍາກາລາສີ

Endag Surya benjangne sane kacihnayang antuk suaran Kulkul maka

ສີ່ເບີເບີບາ ມີສູງຍາກາລາສີ

cihna Pangembak.

໓ ມີຍາຍຸກຊີ່ສິບີບາເກີລີບີຍີບີຍີ ະ ທາກຊຸເກີລີ

(4) Sang mamurug kecaping ajeng, keni pamidanda manut pararem sane

ကလေးကလေးပါးကလေးကလေးပါးကလေးကလေးပါး

Kalaksanayang antuk Pecalang Desa/ Sambangan.

၅။ ဝိသုဒ္ဓိပိတေကံ ဝိသုဒ္ဓိပိတေကံ ဝိသုဒ္ဓိပိတေကံ

- (5) Riwus rahina nyepi (Benjange) maka cihna Pangawit Icaka
ဝိသုဒ္ဓိပိတေကံ ဝိသုဒ္ဓိပိတေကံ ဝိသုဒ္ဓိပိတေကံ

Warsa patut soang-soang Krama Desa sami saling ngaksama
ဝိသုဒ္ဓိပိတေကံ

(Dharma Santhi).

၆။ သန္တတိန္ဒြေကံ ဝိသုဒ္ဓိပိတေကံ ဝိသုဒ္ဓိပိတေကံ

- (6) sanangken Sasih Kaulu kamargiang Upacara Bhuta Yadnya Macaru
ဝိသုဒ္ဓိပိတေကံ ဝိသုဒ္ဓိပိတေကံ ဝိသုဒ္ဓိပိတေကံ

Ring Catus Pata/ Perapatan Agung.

၇။ ဝိသုဒ္ဓိပိတေကံ ဝိသုဒ္ဓိပိတေကံ ဝိသုဒ္ဓိပိတေကံ

- (7) Parikrama Upacara Bhuta Yadnya seosan manut Dresta lan Pararem.

ပုဂံၤကၢၤတၢ်ဒုၤတူၤဃါၤ

Putrika (Rajeg Dalem).

ဣၤပိၤဒၢၤတူၤတူၤပဲၤဆဲၤပိၤပဟၢၤပၤတူၤဃါၤ :

(3) Pidabdab sang pacang mawiwaha patut :

ဟၢၤမၤပၤတူၤတူၤဒုၤတူၤဃါၤပုၤမိၤဒၢၤတူၤတူၤဃါၤ

ha. Sampun manggeh Deha Teruna prasida nganutin Undang-Undang

ပိၤဒၢၤတူၤတူၤပဲၤဆဲၤပိၤပဟၢၤပၤတူၤဃါၤ

Perkawinan No. 1 Tahun 1974 miwah PP.No. 9

ဟၢၤမၤပၤတူၤတူၤဒုၤတူၤဃါၤ

Tahun 1975.

ကၢၤမၤတူၤတူၤပဲၤဆဲၤပိၤပဟၢၤပၤတူၤဃါၤ

na. Sangkaning pada Suka/ Rena /tan kapaksa.

မၤပၤတူၤတူၤဒုၤတူၤဃါၤပိၤဒၢၤတူၤတူၤဃါၤ

ca. Manut Kecaping Agama, tan Gamia Gamana miwah sane lianan.

ကၢၤမၤတူၤတူၤပဲၤဆဲၤပိၤပဟၢၤပၤတူၤဃါၤ

ra. Kasudi wadani prade pangambile sios Agama.

ကၢၤမၤတူၤတူၤပဲၤဆဲၤပိၤပဟၢၤပၤတူၤဃါၤ

ka. Nguningayang ring Kelian Desa prade Pawiwahane antuk

ပပၤဒိၤကၢၤ

Papadikan.

၁ၤပဲၤဆဲၤပိၤပဟၢၤပၤတူၤဃါၤ

(4) Pamargin pawiwahan mangda nganutin Undang-undang Perkawinan

မၢၢ်မိၢ်တၢ်ပိၢ်ခါ

Saking sang ngawiwenang.

၁။ ပိၢ်တၢ်ကွၢ်ကပၢၣ်တၢ်ပိၢ်ခါမၢၢ်မိၢ်တၢ်ပိၢ်ခါမၢၢ်မိၢ်တၢ်ပိၢ်ခါ

(5) Pengantene patut kapalasang saha kadanda yan prade gamia gamana.

ပၢၣ်တၢ်ပိၢ်ခါ

Pawos 37

၁။ ပိၢ်တၢ်ပိၢ်ခါမၢၢ်မိၢ်တၢ်ပိၢ်ခါမၢၢ်မိၢ်တၢ်ပိၢ်ခါမၢၢ်မိၢ်တၢ်ပိၢ်ခါ

(1) Pawiwahan sane kapatutang ring desa sakadi ring sor :

၁။ မၢၢ်မိၢ်တၢ်ပိၢ်ခါမၢၢ်မိၢ်တၢ်ပိၢ်ခါမၢၢ်မိၢ်တၢ်ပိၢ်ခါ

ha. Sampun kamargiang Upacara Pabiakala lan Widhi Widana

မၢၢ်မိၢ်တၢ်ပိၢ်ခါမၢၢ်မိၢ်တၢ်ပိၢ်ခါမၢၢ်မိၢ်တၢ်ပိၢ်ခါ

Sakala lan niskala antuk Pandita/ utawi Pinandita.

၂။ ပိၢ်တၢ်ပိၢ်ခါမၢၢ်မိၢ်တၢ်ပိၢ်ခါမၢၢ်မိၢ်တၢ်ပိၢ်ခါ

na. Wenten pasaksi Prajuru Desa minekadi Kelian Desa lan Dinas

မၢၢ်မိၢ်တၢ်ပိၢ်ခါမၢၢ်မိၢ်တၢ်ပိၢ်ခါမၢၢ်မိၢ်တၢ်ပိၢ်ခါ

ngilikitayang pawiwahan maka upasaksi ring Sakala.

၃။ ပိၢ်တၢ်ပိၢ်ခါမၢၢ်မိၢ်တၢ်ပိၢ်ခါမၢၢ်မိၢ်တၢ်ပိၢ်ခါ

(2) Parabian sane tan manut kadi ring ajeng sinanggeh tan patut utawi

၄။ မၢၢ်မိၢ်တၢ်ပိၢ်ခါ

Tan sah.

ပုဂံပရိသတ်

Pawos 38

တရားစာပေတော်ကြီး

Tata cara parabian :

ကဏ္ဍ ၁။ ပရိသတ်တို့၏အားကိုးအားခံအဖြစ်အဖြစ်အကွက်တို့

(1) Sapa sira ugi pacang ngwarangang pakulawargan patut masadok

ဘိပ္ပာဏ်တို့၏အားကိုးအားခံအဖြစ်အဖြစ်အကွက်တို့

Ring Prajūru salanturnya prajuru maritatas, manut tan manut

ကဏ္ဍ ၂။ ပရိသတ်တို့၏အားကိုးအားခံအဖြစ်အဖြစ်အကွက်တို့

kakecap parabiane.

ကဏ္ဍ ၃။ ပရိသတ်တို့၏အားကိုးအားခံအဖြစ်အဖြစ်အကွက်တို့

(2) Pamargin papadikan manut dudonan :

ကဏ္ဍ ၄။ ပရိသတ်တို့၏အားကိုးအားခံအဖြစ်အဖြစ်အကွက်တို့

ha. Pakrunan jantos ping tiga, saha soang-soang malarapan :

ကဏ္ဍ ၅။ ပရိသတ်တို့၏အားကိုးအားခံအဖြစ်အဖြစ်အကွက်တို့

1. Kapertama antuk Pasadok.

ကဏ္ဍ ၆။ ပရိသတ်တို့၏အားကိုးအားခံအဖြစ်အဖြစ်အကွက်တို့

2. Kaping Kalih Mamadik larapan amatra.

ကဏ္ဍ ၇။ ပရိသတ်တို့၏အားကိုးအားခံအဖြစ်အဖြစ်အကွက်တို့

3. Kaping Tiga Upacara Pebebasan.

ကဏ္ဍ ၈။ ပရိသတ်တို့၏အားကိုးအားခံအဖြစ်အဖြစ်အကွက်တို့

na. Risampun mapragat raris sang istri kaajak budal ring pakubon

သီလခါ၊ သဟာနာလက္ခိဟန္တုန္တုပသဘပဏ္ဍိတေ
sang lanang, saha kalanturang antuk upacara pabyakala
ပဝိပဟန္တိ။

Pawiwahan.

၁။ ဝတ္ထုပုပ္ဖုဗ္ဗေယျသဟာနာလက္ခိဟန္တုန္တုပသဘပဏ္ဍိတေ

ca. Mangda puput tumus Sekala Niskala, raris kulawarga purusa

ဝတ္ထုပုပ္ဖုဗ္ဗေယျသဟာနာလက္ခိဟန္တုန္တုပသဘပဏ္ဍိတေ။

makta pejati ring merajan wadone.

၂။ ပုပ္ဖုဗ္ဗေယျသဟာနာလက္ခိဟန္တုန္တုပသဘပဏ္ဍိတေ။

(3) Prade Ngerorod/ngrangkat patut :

၁။ ပုပ္ဖုဗ္ဗေယျသဟာနာလက္ခိဟန္တုန္တုပသဘပဏ္ဍိတေ။

ha. Reraman lanange ngawentenang pamalaku antuk duta saksi,

သဟာနာလက္ခိဟန္တုန္တုပသဘပဏ္ဍိတေ။

sakirangnya Kalih diri.

၂။ ပုပ္ဖုဗ္ဗေယျသဟာနာလက္ခိဟန္တုန္တုပသဘပဏ္ဍိတေ။

na. Pagenahan antene tan kengin ring pakubon sang lanang

သဟာနာလက္ခိဟန္တုန္တုပသဘပဏ္ဍိတေ။

sedereng mabiakala.

၃။ ပုပ္ဖုဗ္ဗေယျသဟာနာလက္ခိဟန္တုန္တုပသဘပဏ္ဍိတေ။

(4) Sajeroning Pakrunan/pamelakuan patut :

၁။ ပုပ္ဖုဗ္ဗေယျသဟာနာလက္ခိဟန္တုန္တုပသဘပဏ္ဍိတေ။

ha. Kamanggala antuk geng pengampura majeng ring reraman wadone.

က။ ကာမိကျဲတဲာ်ဘာဗွဲၤခိၣ်နီၣ်ကမၤခိၣ်နီၣ်ဟ့ၣ်ဖိပဏ္ဍၤကမၤန့ၣ်ပုၤ

na. Kaigumang baos indik pakidih utawi palegayan arep
မိၣ်ပုၤကမၤကၤကျဲၤတဲာ်ဘာဗွဲၤခိၣ်နီၣ်ဟ့ၣ်ဖိပဏ္ဍၤကမၤန့ၣ်ပုၤ
ring pasewakan sang ngidih saha dewasa Pakerab kambean
မိၣ်ပိၣ်ကမၤန့ၣ်ပုၤ။
riwekas.

ခ။ ကာမိကျဲတဲာ်ဘာဗွဲၤခိၣ်နီၣ်န့ၣ်ပုၤဟ့ၣ်ဖိပုၤကမၤန့ၣ်ပုၤကမၤန့ၣ်ပုၤ

ca. Kacihnayang indik kapurusa utawi prade sentana rajeg kejejerang,
တဲာ်ဘာဗွဲၤခိၣ်နီၣ်ဟ့ၣ်ဖိပုၤကမၤန့ၣ်ပုၤကမၤန့ၣ်ပုၤကမၤန့ၣ်ပုၤ
Kapatut ngidih anak lanang sane kabaos kategepin kamanggehang
မိၣ်န့ၣ်ပုၤကမၤန့ၣ်ပုၤ။
sentana nyeburin.

ဂ။ ပုၤကမၤန့ၣ်ပုၤကမၤန့ၣ်ပုၤကမၤန့ၣ်ပုၤကမၤန့ၣ်ပုၤကမၤန့ၣ်ပုၤ

ra. Prade pejati tan katerima jantos ping tiga, pakrunan
ကမၤန့ၣ်ပုၤကမၤန့ၣ်ပုၤကမၤန့ၣ်ပုၤ။
kamargiang sakadi patut.

၅။ ပဏ္ဍၤကမၤန့ၣ်ပုၤကမၤန့ၣ်ပုၤကမၤန့ၣ်ပုၤကမၤန့ၣ်ပုၤကမၤန့ၣ်ပုၤ

(5) Pakrab Kambean mapiteges upacara tinas apadang (puput) mapikuren
ဗျဲၣ်နီၣ်ဟ့ၣ်ဖိပုၤကမၤန့ၣ်ပုၤကမၤန့ၣ်ပုၤ
Duaning manut sakadi ring sor :

ဟ။ မိၣ်ပုၤကမၤန့ၣ်ပုၤကမၤန့ၣ်ပုၤကမၤန့ၣ်ပုၤကမၤန့ၣ်ပုၤ

ha. Sajeroning kabaos ambe, kalaksanayang ring Niskala

မလေ့ကတပုဂ္ဂိုလ်တို့၏အားကိုးရလျှင်
Selanturnya I Prajuru makelingang panglaksana inucap. Yening

ထိုကဲ့သို့ပင် အကဲခတ်၍ ငါတို့၏အားကိုးရအောင်
မကျေမနပ်အောင် ပြုစုလုပ်ကိုင်ပါ။

Mamurug Krama inucap kakeninin Pamidanda Manut Pararem

မိမိတို့၏အားကိုးရအောင် ငါတို့၏အားကိုးရအောင်

(7) Yening wenten silih sinunggil Krama mamlegandang anak istri,

အစ်ကိုအစ်မတို့အား အနာမကလေးရအောင်

Patut kepalasang, saha Sang mamlegandang inucap patut kadanda

အောင်မြင်အောင် ပြုစုလုပ်ကိုင်ပါ။

Manut pararem.

ပညာရှိတို့၏အားကိုးရအောင် ငါတို့၏အားကိုးရအောင်

(8) Yening wenten sang lumaksana Mamitra Ngalang ring sajroning

ပထမအကြိမ်အား အောင်မြင်အောင် ပြုစုလုပ်ကိုင်ပါ။

Desa Pakraman makakalih kapatutang mangda Merabian

အောင်မြင်အောင် ပြုစုလုပ်ကိုင်ပါ။

Yan mamurug wenang kadanda Manut Pararem.

မိမိတို့၏အားကိုးရအောင် ငါတို့၏အားကိုးရအောင်

(9) Yening wenten anak istri ring Desa Pakraman Druwene

အစ်ကိုအစ်မတို့အား အနာမကလေးရအောင်

Melaksana Brunaha/ Ngaruntuhang Bobotan/Mespes

အောင်မြင်အောင် ပြုစုလုပ်ကိုင်ပါ။

Belingan /Ngalang Bobotan patut keni Pamidanda Manut

ပာကပူဇါ်

Pararem.

ကံၤ။ ဟိန္ဒိန္ဒါဝါကိဗျာပယဲတိကံၤဝိပဟာဂ္ဂိၤဒါဏေဒါဏါဗြူဂဟာက

- (10) Indik Parikrama pamargin Pawiwahan ring Desa Adat druene
 ဝါကိဗျာဗြူဂဟာကပူဇါ်ဂဟာကမဒေဗြူဂဟာကဟူဗြူဂဟာက
 Manut Dresta lan Pararem sane sajangkepniane kaunggahang ring
 ဝိန္ဒိဗဟာကပူဇါ်ကောဒဒါဒါဝါ

Likita Pararem Panyahcah Awig.

ပဗျာဗြူဂ

Palet 2

ဟိန္ဒိန္ဒါဝါကိ

Indik Nyapian

ပာပာမါဗြူဗါ

Pawos 39

ကံၤ။ ပဝိပဟာကပူဇါ်ဗြူဂဟာကမဒေဗြူဂဟာကဟူဗြူဂဟာက

- (1) Pawiwahan prasida kawusanang malarapan palas marabian
 ဟူဗြူဂဟာကပူဇါ်ဗြူဂဟာကမဒေဗြူဂဟာကဟူဗြူဂဟာက
 utawi silih sinunggil seda.

ဗြူဂဟာကပူဇါ်ဗြူဂဟာကမဒေဗြူဂဟာကဟူဗြူဂဟာက

- (2) Wusan mapikuren riantukan silih sinunggil lina mapiteges Balu,

မာဒါကလျာလင်္ကာလင်္ကာဗျာ

makadi Balu Lanang lan Istri.

ဤပလ္လင်္ကာဗျာတို့ကိုပျဉ်းစားပျဉ်းစားဖတ်ဖတ်ဖတ်သောအခါ

(3) Palas marabian inggih punika sangkaning mawiwit wicara.

၁။ သိဟယောဝလ္လင်္ကာဗျာတို့ကိုပျဉ်းစားပျဉ်းစားဖတ်ဖတ်ဖတ်သောအခါ

(4) Sang ayat palas marabian patut atur supekta pailikitan riin

ကိုသိဟယောဝလ္လင်္ကာဗျာတို့ကိုပျဉ်းစားပျဉ်းစားဖတ်ဖတ်ဖတ်သောအခါ

ring sang rumaos, (Pengadilan Negeri) wastu tinas apadang pamutuse

ကလျာလင်္ကာဗျာတို့ကိုပျဉ်းစားပျဉ်းစားဖတ်ဖတ်ဖတ်သောအခါ

kabaos nyapian, wawu Prajuru desa nyiarang kawentenannya ring desa

သိဟယောဝလ္လင်္ကာဗျာတို့ကိုပျဉ်းစားပျဉ်းစားဖတ်ဖတ်ဖတ်သောအခါ

saha keni prabeaya manut pararem.

၂။ ဤပလ္လင်္ကာဗျာတို့ကိုပျဉ်းစားပျဉ်းစားဖတ်ဖတ်ဖတ်သောအခါ

(5) Yening palase marabi pada lila, soang-soang patut naur prabea

ပလ္လင်္ကာဗျာတို့ကိုပျဉ်းစားပျဉ်းစားဖတ်ဖတ်ဖတ်သောအခါ

Pasaksi Manut Pararem.

၃။ ဤပလ္လင်္ကာဗျာတို့ကိုပျဉ်းစားပျဉ်းစားဖတ်ဖတ်ဖတ်သောအခါ

(6) Yening tan pada lila sang nedunin palas sane patut naur prabea

ပလ္လင်္ကာဗျာတို့ကိုပျဉ်းစားပျဉ်းစားဖတ်ဖတ်ဖတ်သောအခါ

Pesaksi Pengargan ipun manut Pararem.

၄။ ဤပလ္လင်္ကာဗျာတို့ကိုပျဉ်းစားပျဉ်းစားဖတ်ဖတ်ဖတ်သောအခါ

(7) Indik palas merabi punika kapikukuh antuk Ilikita/

ကပုဗျာမကဝိတဏိတကုန္တဝါဒိသိကဏ္ဍိယဗျာဓိသိယကဏိပဗျာဓါ။

Kaputusan Pengadilan Olih Sang sinanggeh utawi sang makadi patut.

ပာပာသါ ၂၃၀၂

Pawos 40

ကဗျာဓိသိယကဏိပဗျာဓါ

(1) Tata cara palas marabian sakadi ring sor :

ပာဗျာဓိသိယကဏိပဗျာဓါဗျာဓိသိယကဏိပဗျာဓါ။

ha. Nawur prabeya pasaksi sinalih tunggil sami matenga;

ကဗျာဓိသိယကဏိပဗျာဓါဗျာဓိသိယကဏိပဗျာဓါ။

na. Pagunakayan polih pahan pada.

ကဗျာဓိသိယကဏိပဗျာဓါဗျာဓိသိယကဏိပဗျာဓါ။

ca. Pabekel, tatadan soang-soang kakuasa niri-niri miwah

ကဗျာဓိသိယကဏိပဗျာဓါဗျာဓိသိယကဏိပဗျာဓါ။

warisan kakuasa antuk purusa.

ကဗျာဓိသိယကဏိပဗျာဓါဗျာဓိသိယကဏိပဗျာဓါ။

ra. Ngawuruhin miwah ngupajiwana pratisentana manut swadharma

ကဗျာဓိသိယကဏိပဗျာဓါဗျာဓိသိယကဏိပဗျာဓါ။

Guru Rupaka.

ကဗျာဓိသိယကဏိပဗျာဓါဗျာဓိသိယကဏိပဗျာဓါ။

(2) Prade riwekas sang palas kacihnan adung malih, patut :

ဟူၤတဲၤကျဲၤပိၤပဲၤဟူၤကိၤဒါ

ha. Ngamargiang pawiwahan malih;

ကၢၤကၢၤမၤသ့ၤခိၤခိၤပၤပိၤပဲၤဟူၤကိၤဒါ

na. Kadanda nikel saking palase.

ဤၤသ့ၤဒၢၤခိၤခိၤပၤပိၤပဲၤဟူၤကိၤဒါ

(3) Sajeroning palase melantaran wicara utawi pada lila, prade

ဟိၤသ့ၤဒၢၤခိၤခိၤပၤပိၤပဲၤဟူၤကိၤဒါ

Istrin Mobot/ Mandeg, Sang Lanang kapatutang ngupa jiwa

ဒၢၤသ့ၤဒၢၤခိၤခိၤပၤပိၤပဲၤဟူၤကိၤဒါ

Jantos Sang Istri Ngembasang Putra, ngantos anake alit mabelas.\

ဟူၤပၤပိၤပဲၤဟူၤကိၤဒါ

Pawos 41

ကၢၤသ့ၤဒၢၤခိၤခိၤပၤပိၤပဲၤဟူၤကိၤဒါ

(1) Sang balu kabinayang dados :

ဟူၤကၢၤသ့ၤဒၢၤခိၤခိၤပၤပိၤပဲၤဟူၤကိၤဒါ

ha. Balu luh wit sentana (sentana rajeg) miwah balu luh boya sentana;

ကၢၤကၢၤသ့ၤဒၢၤခိၤခိၤပၤပိၤပဲၤဟူၤကိၤဒါ

na. Balu muani kapurusa (wit sentana) kapurusa miwah balu

သ့ၤဒၢၤခိၤခိၤပၤပိၤပဲၤဟူၤကိၤဒါ

muani nyeburin (boya sentana nyeburin).

ဣန္ဒြေမုဆိကကဏ္ဍဟိန္ဒုသဘာဝဗျူဟာ

(2) Swadharmaning balu inucap patut :

ဟာဏ္ဍဗျူဟာမုဆိကကဏ္ဍဟိန္ဒုသဘာဝဗျူဟာ

ha. Ngamanggehang patibrata, tan kengin ngamargiang paradara/

ဣန္ဒြေမုဆိက

drati krama.

ကဏ္ဍဗျူဟာမုဆိကကဏ္ဍဟိန္ဒုသဘာဝဗျူဟာ

na. Nguwasayang waris gunakaya, tan dados ngadol, ngadeang,

ဣန္ဒြေမုဆိကကဏ္ဍဟိန္ဒုသဘာဝဗျူဟာ

makidihang lan siosan punika, sajawaning kabebasanng sakeng

ဣန္ဒြေမုဆိကကဏ္ဍဟိန္ဒုသဘာဝဗျူဟာ

pianak utawi kulawarga pinih tampek saking parabine prade

ကဏ္ဍဗျူဟာမုဆိကကဏ္ဍဟိန္ဒုသဘာဝဗျူဟာ

okane kantun alit-alit.

ကဏ္ဍဗျူဟာမုဆိကကဏ္ဍဟိန္ဒုသဘာဝဗျူဟာ

ca. Kengin ngidih sentana prade wenten pidabdab sadurung

ဣန္ဒြေမုဆိကကဏ္ဍဟိန္ဒုသဘာဝဗျူဟာ

sinalih tunggil lina, saha kabebasanng antuk kulawarga

ဣန္ဒြေမုဆိက

sinanggeh purusa.

ကဏ္ဍဗျူဟာမုဆိကကဏ္ဍဟိန္ဒုသဘာဝဗျူဟာ

ra. Kawenangang mawiwaha malih.

၁။ သိန္နဲကပိတ်ကမာရီ။

sentana paperasan.

၂။ ပြုစီမံကိန်းတို့ကို ပြုစီမံကိန်းသောအခါ ယုံကြည်စိတ်ချစွာ ပြုစီမံကိန်းပါ။

- (2) Prati sentana inggih punika sentana sane metu saking pawiwahan
ကပိတ်ကမာရီ။

kapatut.

၃။ ပြုစီမံကိန်းကပိတ်ကမာရီတို့ကို ပြုစီမံကိန်းသောအခါ

- (3) Prade pawiwahan tan ngwetuang sentana kengin ngidih sentana
ဟော့ကပိတ်ကမာရီတို့ကို ပြုစီမံကိန်းသောအခါ ယုံကြည်စိတ်ချစွာ ပြုစီမံကိန်းပါ။

antuk upasaksi sakala niskala sane kawastanin sentana paperasan.

၄။ ပြုစီမံကိန်းကပိတ်ကမာရီတို့ကို ပြုစီမံကိန်းသောအခါ

- (4) Prade pawiwahan tan kapatut ngwetuang sentana, mangda tan
ဟော့ကပိတ်ကမာရီတို့ကို ပြုစီမံကိန်းသောအခါ ယုံကြည်စိတ်ချစွာ ပြုစီမံကိန်းပါ။

kantun kawastanin Babinjat utawi astra patut kamanggala antuk

ပဏာမာရီ။

panyanggaskara.

၅။ သိန္နဲကပိတ်ကမာရီတို့ကို ပြုစီမံကိန်းသောအခါ ပြုစီမံကိန်း

- (5) Sentana rajeg inggih punika, prati sentana wadon (pradana)
သောအခါ ယုံကြည်စိတ်ချစွာ ပြုစီမံကိန်းသောအခါ ယုံကြည်စိတ်ချစွာ ပြုစီမံကိန်းပါ။

sane kamanggehang lanang (Purusa) tur sampun ngalaksanayang

ပဏာမာရီတို့ကို ပြုစီမံကိန်းပါ။

pawiwahan, nyeburin.

၄။ သာသနာတော်မယ့်အခါ ဝိညာဉ်တော်ကို ဝိညာဉ်တော်အား

(6) Sang sane kaarsayang sentana rajeg inucap inggih punika:

ဟေ့ ပုဂံဝိညာဉ်တော် ဝိညာဉ်တော် ဝိညာဉ်တော် ဝိညာဉ်တော် ဝိညာဉ်တော်

ha. Prati sentana wadon tunggal utawi silih sinunggil pratisentana

ဟေ့ ဝိညာဉ်တော် ဝိညာဉ်တော် ဝိညာဉ်တော် ဝိညာဉ်တော် ဝိညာဉ်တော်

wadon yaning makasami pratisentana wadon.

က။ သာသနာတော်မယ့်အခါ ဝိညာဉ်တော် ဝိညာဉ်တော် ဝိညာဉ်တော်

na. Sampun kamanggehang dados pratisentana (purusa);

သ။ သာသနာတော်မယ့်အခါ ဝိညာဉ်တော် ဝိညာဉ်တော် ဝိညာဉ်တော်

ca. Kapawiwahan kaceburin, kautsahayang antuk jadma

သာသနာတော်မယ့်အခါ ဝိညာဉ်တော် ဝိညာဉ်တော် ဝိညာဉ်တော်

sane maagama ngelaksanayang pamārisuda raga

ဟေ့ ပုဂံဝိညာဉ်တော် ဝိညာဉ်တော် ဝိညာဉ်တော်

utawi Sudhi Wadani.

ဂ။ သာသနာတော်မယ့်အခါ ဝိညာဉ်တော် ဝိညာဉ်တော် ဝိညာဉ်တော်

ra. Sane manggehang sentana rajeg patut mapasadok ring

ဟေ့ ပုဂံဝိညာဉ်တော် ဝိညာဉ်တော် ဝိညာဉ်တော် ဝိညာဉ်တော် ဝိညာဉ်တော်

I Prajuru Desa tur Kelian Desa patut nyiarang utawi

ဟေ့ ပုဂံဝိညာဉ်တော် ဝိညာဉ်တော် ဝိညာဉ်တော်

Ngenterang Ring Paruman Desa.

ပာပာပါၤၤ

၇၁၁ ကြူၤတၢ်ကွၢ်ၤတၢ်ညၢင်ၤတၢ်စၢၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤ

(1) Ngangkat sentana manut dudonan patut makacihna arta

တၢ်ကွၢ်ၤတၢ်ညၢင်ၤတၢ်စၢၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤ

brana pamerasan sane kasaksiang sakala niskala.

၇၁၂ ကြူၤတၢ်ကွၢ်ၤတၢ်ညၢင်ၤတၢ်စၢၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤ

(2) Sapa sira ugi krama pacang ngidih sentana patut masadok

တၢ်ကွၢ်ၤတၢ်ညၢင်ၤတၢ်စၢၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤ

ring Kelian Desa sanistane Asasih sadurung pamerasan.

၇၁၃ ကြူၤတၢ်ကွၢ်ၤတၢ်ညၢင်ၤတၢ်စၢၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤ

(3) Kelian Desa nguningayang/ nyiarang ring sawidangan desa,

တၢ်ကွၢ်ၤတၢ်ညၢင်ၤတၢ်စၢၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤ

sang sapa sira ugi rumasa tan lila mangda masengker Kalih Wuku

တၢ်ကွၢ်ၤတၢ်ညၢင်ၤတၢ်စၢၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤ

sadurung pamerasan masadok ring Kelian Desa.

၇၁၄ ကြူၤတၢ်ကွၢ်ၤတၢ်ညၢင်ၤတၢ်စၢၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤ

(4) Prajuru Desa digelis maosin saha ngicenin pamutus

တၢ်ကွၢ်ၤတၢ်ညၢင်ၤတၢ်စၢၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤ

nepek ring Catur Dresta miwah Pararem.

၇၁၅ ကြူၤတၢ်ကွၢ်ၤတၢ်ညၢင်ၤတၢ်စၢၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤတၢ်မၤ

(5) Prade sulur paperasan tan manut kecaping ajeng, Prajuru Desa

បិទកេត្តិក្សិបដំបង់យសហព័ទ្ធសនិកម្មឲ្យស៊ី

wenang ngandég sang pacang makarya, saha ngicenin pamutus

ឲ្យគ្រប់គ្រងហិរញ្ញវត្ថុហាមឲ្យស្របច្បាប់ហិរញ្ញវត្ថុ

mangda kapuputang riin bebaosan sulur utawi wicaranya.

ហុកស៊ី ៣៣

Pawos 44

ក្របខ័ណ្ឌស្របច្បាប់សម្រាប់ការងារស្រុកស្រីសោយ

(1) Pamerasan sane kapatut ring Desa risampun makacihna :

ហិរញ្ញវត្ថុសម្រាប់ការងារស្រុក

ha. Widhi widana pamerasan

គណនីសម្រាប់ការងារស្រុកស្រីសោយ

na. Kasaksinin antuk Prajuru Desa sane makelingang

ហិរញ្ញវត្ថុសម្រាប់ការងារស្រុក

Utawi ngilikitayang.

សម្រាប់ការងារស្រុកស្រីសោយ

ca. Kasiarang ring wewidangan desane.

ក្រុមការងារសម្រាប់ការងារស្រុកស្រីសោយ

ra. Nunas Ilikita ring Sang Rumawos (Pengadilan Negeri)

ក្រុមការងារសម្រាប់ការងារស្រុកស្រីសោយ

(2) Sane kapatut peras anggen sentana kadi ring sor :

မဏ္ဍိုင် ၂၃၁

Palet 4

ဟိန္ဒူကျမ်းစာ

Indik Warisan

မာဏဝါဒ ၂၃၁

Pawos 45

ဤမဏ္ဍိုင်ဟူသည် မိဘအား ဖွားမြင်ရာ နေရာ၊ မိဘအား ဖွားမြင်ရာ နေရာ၊ မိဘအား ဖွားမြင်ရာ နေရာ ဖြစ်သည်။

- (1) Warisan inggih punika tetamian Arta Brana saha ayah-ayahan ngupadi
 ကျွန်ုပ်တို့အား ဖွားမြင်ရာ နေရာ၊ မိဘအား ဖွားမြင်ရာ နေရာ ဖြစ်သည်။

Kasukertan Sekala Niskala saking kaluhurania arep ring turunania.

ဤကျမ်းစာသည် မိဘအား ဖွားမြင်ရာ နေရာ ဖြစ်သည်။

- (2) Kang sinanggeh warisan luire :

မာဏဝါဒ ၂၃၁ ဟူသည် မိဘအား ဖွားမြင်ရာ နေရာ ဖြစ်သည်။

- ha. Due tengah makadi tegal ayahan desa, Kahyangan,
 ပုဒ်မာဏဝါဒ ၂၃၁ ဟူသည် မိဘအား ဖွားမြင်ရာ နေရာ ဖြစ်သည်။

Pusaka, Siwa Karana, lan sane siosan.

ကဏ္ဍ ၂၃၁ ဟူသည် မိဘအား ဖွားမြင်ရာ နေရာ ဖြစ်သည်။

- na. Pagunakayan, Tatadan/Jiwa Dana, Hutang piutang.

ဤမဏ္ဍိုင်ဟူသည် မိဘအား ဖွားမြင်ရာ နေရာ ဖြစ်သည်။

- (3) Wawu kengin kabaos warisan prade wenten :

မာဏဝါဒ ၂၃၁ ဟူသည် မိဘအား ဖွားမြင်ရာ နေရာ ဖြစ်သည်။

- ha. Sang mapiturun (pawaris)

ຄຳສອງທ່າສຳບາຍໂບກິສີ

na. Katurunan (ahli waris)

ສຳອັດທິທ່າທ່າເອັດສາສີບາພຸບາພາສຸສາສີບາຍໂບກິສີ

ca. Arta Brana Tategenan (Ayah-ayahan) makacihna Warisan.

ບາບາສີ 136

Pawos 46

ທ່າບາຍໂບກິສີໂບກິສີ

(1) Ahli waris luire :

ທ່າບາຍໂບກິສີສຸສາບາຍໂບກິສີ

ha. Prati Sentana Purusa

ຄຳບາຍໂບກິສີສຸສາບາຍໂບກິສີສາສີ

na. Prati Sentana Pradana (sentana rajeg)

ສຳສຸສາບາຍໂບກິສີສາສີ

ca. Sentana paperasan lanang/wadon.

ສຳບາຍໂບກິສີສຸສາບາຍໂບກິສີສາສີສຸສາບາຍໂບກິສີ

(2) Prade tan wenten sakadi ring ajeng kang sinanggeh ahli waris :

ທ່າບາຍໂບກິສີສຸສາບາຍໂບກິສີສາສີສຸສາບາຍໂບກິສີ

ha. Turunan Purusa pernah ngunggahang makadi : rerama lanang,

ບຶສາສີສຸສາບາຍໂບກິສີສາສີ

pekak salanturnia Rerama misan mindon.

គ ៥ ព្រះបាទសុរិយោវរ្ម័នទី៧ បានសម្រេចចេញក្រឹត្យទាំងនេះ ដើម្បីធានាឱ្យមានភាពស្របគ្នា

na. Turunan Purusa pernah kasamping makadi kaponakan

ដំបូងគ្រប់គ្រងឱ្យបានត្រឹមត្រូវ ។

dimisan miwah mindon.

ក្រ ៥ ៥ ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០ ១១ ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩ ២០ ២១ ២២ ២៣ ២៤ ២៥ ២៦ ២៧ ២៨ ២៩ ៣០ ៣១ ៣២ ៣៣ ៣៤ ៣៥ ៣៦ ៣៧ ៣៨ ៣៩ ៤០ ៤១ ៤២ ៤៣ ៤៤ ៤៥ ៤៦ ៤៧ ៤៨ ៤៩ ៥០ ៥១ ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ ៥៨ ៥៩ ៦០ ៦១ ៦២ ៦៣ ៦៤ ៦៥ ៦៦ ៦៧ ៦៨ ៦៩ ៧០ ៧១ ៧២ ៧៣ ៧៤ ៧៥ ៧៦ ៧៧ ៧៨ ៧៩ ៨០ ៨១ ៨២ ៨៣ ៨៤ ៨៥ ៨៦ ៨៧ ៨៨ ៨៩ ៩០ ៩១ ៩២ ៩៣ ៩៤ ៩៥ ៩៦ ៩៧ ៩៨ ៩៩ ១០០

(3) Swadarmaning ahli waris patut :

ហ ៥ ៥ ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០ ១១ ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩ ២០ ២១ ២២ ២៣ ២៤ ២៥ ២៦ ២៧ ២៨ ២៩ ៣០ ៣១ ៣២ ៣៣ ៣៤ ៣៥ ៣៦ ៣៧ ៣៨ ៣៩ ៤០ ៤១ ៤២ ៤៣ ៤៤ ៤៥ ៤៦ ៤៧ ៤៨ ៤៩ ៥០ ៥១ ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ ៥៨ ៥៩ ៦០ ៦១ ៦២ ៦៣ ៦៤ ៦៥ ៦៦ ៦៧ ៦៨ ៦៩ ៧០ ៧១ ៧២ ៧៣ ៧៤ ៧៥ ៧៦ ៧៧ ៧៨ ៧៩ ៨០ ៨១ ៨២ ៨៣ ៨៤ ៨៥ ៨៦ ៨៧ ៨៨ ៨៩ ៩០ ៩១ ៩២ ៩៣ ៩៤ ៩៥ ៩៦ ៩៧ ៩៨ ៩៩ ១០០

ha. Nerima saha ngutsahayang tetamian pahan kaluhurania,

មិនត្រូវបោះបង់ឱ្យបាត់បង់ទេ ទាំងអស់នូវវត្ថុធាតុដើមដែលបានបញ្ជូនមក

makadi ngempon Sanggah, Mrajan, Pura saha pangupakarani

ដើម្បីឱ្យមានភាពស្របគ្នា ។

miwah ayah-ayahan pawaris.

គ ៥ ៥ ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០ ១១ ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩ ២០ ២១ ២២ ២៣ ២៤ ២៥ ២៦ ២៧ ២៨ ២៩ ៣០ ៣១ ៣២ ៣៣ ៣៤ ៣៥ ៣៦ ៣៧ ៣៨ ៣៩ ៤០ ៤១ ៤២ ៤៣ ៤៤ ៤៥ ៤៦ ៤៧ ៤៨ ៤៩ ៥០ ៥១ ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ ៥៨ ៥៩ ៦០ ៦១ ៦២ ៦៣ ៦៤ ៦៥ ៦៦ ៦៧ ៦៨ ៦៩ ៧០ ៧១ ៧២ ៧៣ ៧៤ ៧៥ ៧៦ ៧៧ ៧៨ ៧៩ ៨០ ៨១ ៨២ ៨៣ ៨៤ ៨៥ ៨៦ ៨៧ ៨៨ ៨៩ ៩០ ៩១ ៩២ ៩៣ ៩៤ ៩៥ ៩៦ ៩៧ ៩៨ ៩៩ ១០០

na. Ngabenang pewaris saha nglanturang Upakara upacara Pitra.

ស ៥ ៥ ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០ ១១ ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩ ២០ ២១ ២២ ២៣ ២៤ ២៥ ២៦ ២៧ ២៨ ២៩ ៣០ ៣១ ៣២ ៣៣ ៣៤ ៣៥ ៣៦ ៣៧ ៣៨ ៣៩ ៤០ ៤១ ៤២ ៤៣ ៤៤ ៤៥ ៤៦ ៤៧ ៤៨ ៤៩ ៥០ ៥១ ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ ៥៨ ៥៩ ៦០ ៦១ ៦២ ៦៣ ៦៤ ៦៥ ៦៦ ៦៧ ៦៨ ៦៩ ៧០ ៧១ ៧២ ៧៣ ៧៤ ៧៥ ៧៦ ៧៧ ៧៨ ៧៩ ៨០ ៨១ ៨២ ៨៣ ៨៤ ៨៥ ៨៦ ៨៧ ៨៨ ៨៩ ៩០ ៩១ ៩២ ៩៣ ៩៤ ៩៥ ៩៦ ៩៧ ៩៨ ៩៩ ១០០

ca. Naurin hutang-hutang pawaris manut panglokika.

ក ៥ ៥ ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០ ១១ ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩ ២០ ២១ ២២ ២៣ ២៤ ២៥ ២៦ ២៧ ២៨ ២៩ ៣០ ៣១ ៣២ ៣៣ ៣៤ ៣៥ ៣៦ ៣៧ ៣៨ ៣៩ ៤០ ៤១ ៤២ ៤៣ ៤៤ ៤៥ ៤៦ ៤៧ ៤៨ ៤៩ ៥០ ៥១ ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ ៥៨ ៥៩ ៦០ ៦១ ៦២ ៦៣ ៦៤ ៦៥ ៦៦ ៦៧ ៦៨ ៦៩ ៧០ ៧១ ៧២ ៧៣ ៧៤ ៧៥ ៧៦ ៧៧ ៧៨ ៧៩ ៨០ ៨១ ៨២ ៨៣ ៨៤ ៨៥ ៨៦ ៨៧ ៨៨ ៨៩ ៩០ ៩១ ៩២ ៩៣ ៩៤ ៩៥ ៩៦ ៩៧ ៩៨ ៩៩ ១០០

ra. Yening Camput/ Tan wenten sentana sami Warisan

ក្រ ៥ ៥ ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០ ១១ ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩ ២០ ២១ ២២ ២៣ ២៤ ២៥ ២៦ ២៧ ២៨ ២៩ ៣០ ៣១ ៣២ ៣៣ ៣៤ ៣៥ ៣៦ ៣៧ ៣៨ ៣៩ ៤០ ៤១ ៤២ ៤៣ ៤៤ ៤៥ ៤៦ ៤៧ ៤៨ ៤៩ ៥០ ៥១ ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ ៥៨ ៥៩ ៦០ ៦១ ៦២ ៦៣ ៦៤ ៦៥ ៦៦ ៦៧ ៦៨ ៦៩ ៧០ ៧១ ៧២ ៧៣ ៧៤ ៧៥ ៧៦ ៧៧ ៧៨ ៧៩ ៨០ ៨១ ៨២ ៨៣ ៨៤ ៨៥ ៨៦ ៨៧ ៨៨ ៨៩ ៩០ ៩១ ៩២ ៩៣ ៩៤ ៩៥ ៩៦ ៩៧ ៩៨ ៩៩ ១០០

Ngeranjing Kedesa.

គ ៥ ៥ ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០ ១១ ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩ ២០ ២១ ២២ ២៣ ២៤ ២៥ ២៦ ២៧ ២៨ ២៩ ៣០ ៣១ ៣២ ៣៣ ៣៤ ៣៥ ៣៦ ៣៧ ៣៨ ៣៩ ៤០ ៤១ ៤២ ៤៣ ៤៤ ៤៥ ៤៦ ៤៧ ៤៨ ៤៩ ៥០ ៥១ ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ ៥៨ ៥៩ ៦០ ៦១ ៦២ ៦៣ ៦៤ ៦៥ ៦៦ ៦៧ ៦៨ ៦៩ ៧០ ៧១ ៧២ ៧៣ ៧៤ ៧៥ ៧៦ ៧៧ ៧៨ ៧៩ ៨០ ៨១ ៨២ ៨៣ ៨៤ ៨៥ ៨៦ ៨៧ ៨៨ ៨៩ ៩០ ៩១ ៩២ ៩៣ ៩៤ ៩៥ ៩៦ ៩៧ ៩៨ ៩៩ ១០០

ka. Desa ngelaksanayang Upacara Pengabenan jantos puput

၇သဝပဗာကန္တိပုဂ္ဂါၤ ဖွဲၤ ဝါၤ မၤ ဣၤ ဟူၤ ဖွဲၤ ဝါၤ ဝါၤ

Saupacaran ipun, tur Mrelina Sanggah utawi Merajan.

ပၤ ဟူၤ ဝါၤ

Pawos 47

ဗျူၤ ဝါၤ မၤ ဣၤ ဟူၤ ဖွဲၤ ဝါၤ ဝါၤ

Munggwing waris ke waris ring Desa Pakraman :

ဗျူၤ ဝါၤ မၤ ဣၤ ဟူၤ ဖွဲၤ ဝါၤ ဝါၤ

(1) Risampun kalaksanayang pitra yadnya lan hutang-hutang pawaris

ဗျူၤ ဝါၤ မၤ ဣၤ ဟူၤ ဖွဲၤ ဝါၤ ဝါၤ

buntas katawur, wawu warisan dadod kaph.

ဗျူၤ ဝါၤ မၤ ဣၤ ဟူၤ ဖွဲၤ ဝါၤ ဝါၤ

(2) Para ahli waris' sami polih pahan sangkaning pagunakaya,

ဗျူၤ ဝါၤ မၤ ဣၤ ဟူၤ ဖွဲၤ ဝါၤ ဝါၤ

sajawaning karang/tegal ayahan desa kaemong antuk ahli waris kang

ဗျူၤ ဝါၤ မၤ ဣၤ ဟူၤ ဖွဲၤ ဝါၤ ဝါၤ

sinanggeh krama ngarep.

ဗျူၤ ဝါၤ မၤ ဣၤ ဟူၤ ဖွဲၤ ဝါၤ ဝါၤ

(3) Sinalih tunggil ahli waris kengin tan polih pahan prade :

ဗျူၤ ဝါၤ မၤ ဣၤ ဟူၤ ဖွဲၤ ဝါၤ ဝါၤ

ha. Nilar kawitan lan Sesananing Agama

និទន្តិក្ខត្យម្យាណាតេបូហិ ॥
nedunin makrama Desa Ngarep.

សស្តាស្សាហ៍

SASTHAS SARGAH

សុក្រតាតាបេត្យមហាតិ

SUKERTHA TATA PALEMAHAN

បេត្យមហាតិ

Palet 1

ឆាយ

Bhaya

ហុហាសិវា

Pawos 49

កេហ៍បរិនិទ្ឋិយាប្រិយាវេទិបឆាយវេឆាយវេតាបេត្យមហាតិ

(1) Parindik Baya luire : Jiwa Bhaya, Artha Bhaya (kepandangan),
មិបុគ្គរាសារិវេតាម ॥

Miwah dura cara ring agama.

ក្រុមសិបក្រិហិក្ខតាតាតាវេតាបេត្យមហាតិ

(2) Sang manggihin kahanan Panca Bhaya, patut nepak kulkul bulus

ကမ္ဘာလုံးကုန်သွယ်ရေး

Kasukserah ring Sang Ngawawenang.

၁။ ပြာသေ့ကုန်သွယ်ရေးကုန်သွယ်ရေး

(4) Prade wenten jatma ngrereh reramon daun kelapa, ron,
ဟေ့ဟေ့ကုန်သွယ်ရေးကုန်သွယ်ရေးကုန်သွယ်ရေး
tan pasadok ring sang nruwenang,prade kacunduk (ketara)
ပဏ္ဍိတမင်းကုန်သွယ်ရေးကုန်သွယ်ရေး

patut kadanda kadi dandaning maling.

၂။ ယခင်ကုန်သွယ်ရေးကုန်သွယ်ရေးကုန်သွယ်ရေး

(5) Yening wenten jatma ngranjing pakubon wiadin pakarangan
ကုန်သွယ်ရေးကုန်သွယ်ရေးကုန်သွယ်ရေး
Rikala suwung mawastu sang madruwe karang kaicalan,wenang
ကုန်သွယ်ရေးကုန်သွယ်ရေးကုန်သွယ်ရေး

jatma inucap katuwekang antuk madewa saksi ring Pura Desa.

၃။ ယခင်ကုန်သွယ်ရေးကုန်သွယ်ရေးကုန်သွယ်ရေး

(6) Mangda tan katuwekang manut ring ajeng, asing-asing ngaranjingin
ကုန်သွယ်ရေးကုန်သွယ်ရေးကုန်သွယ်ရေး

kubon jatma sios patut :

၁။ ယခင်ကုန်သွယ်ရေးကုန်သွယ်ရေး

ha. Matengeran suara (makaukan)

၂။ ကုန်သွယ်ရေးကုန်သွယ်ရေးကုန်သွယ်ရေး

na. Nyantos sang nruwenang karang rawuh utawi masadok

ନିମ୍ନଲିଖିତ ନିୟମାବଳୀ ଅନୁଯାୟୀ କାର୍ଯ୍ୟକାରୀ ହେବ ।

ring pangapit pinih tampek, maka buatan pangranjinge.

ସାଧାରଣ କାର୍ଯ୍ୟକାରୀ ନିୟମାବଳୀ ଅନୁଯାୟୀ କାର୍ଯ୍ୟକାରୀ ହେବ ।

ca. Pamedal karangnia kasawenin, makacihna pangarah rikala suwung

କାର୍ଯ୍ୟକାରୀ ନିୟମାବଳୀ ଅନୁଯାୟୀ କାର୍ଯ୍ୟକାରୀ ହେବ ।

(7) Prade Wenten Baya mawiwit saking HIV/AIDS, Flu Burung, Rabies Lan sapanunggilanya patut katetesi olih Krama Desa
ମାଲିକାନା ସମସ୍ତଙ୍କୁ ନିୟମାବଳୀ ଅନୁଯାୟୀ କାର୍ଯ୍ୟକାରୀ ହେବ ।

Saha gelis Kauningang majeng ring I Guru Wisesa.

ପଞ୍ଜୀକୃତ

Palet 2

କାର୍ଯ୍ୟକାରୀ ନିୟମାବଳୀ

Karang, Tegal Lan Carik

ପଞ୍ଜୀକୃତ

Pawos 51

କାର୍ଯ୍ୟକାରୀ ନିୟମାବଳୀ ଅନୁଯାୟୀ କାର୍ଯ୍ୟକାରୀ ହେବ ।

(1) Krama Desa pangemong karang Desa patut ngawatesin karang
ନିୟମାବଳୀ ଅନୁଯାୟୀ କାର୍ଯ୍ୟକାରୀ ହେବ ।
inucap antuk pagehan/ Turus utawi Tembok mangda pakantenannya

Asri

Asri.

Wates sisi kaler miwah kengin patut kakaryanin antuk

(2) Wates sisi kaler miwah kengin patut kakaryanin antuk

sang ngamong karang ayahan inucap sane mawasta gagaleng kaluan,

sajawaning tanah pecatu, tegal, carik utawitanah padruwean ngraga

sane kapiara watese sisi kelod miwah kauh, reh punika

arsa payandinge kengin watese ngange pinget Pal kewanten

Kasaksinin antuk prajuru.

Yeh Limbah lan Yeh Cacapan nenten dados ngalintangin Pekarangan

Kasaksinin antuk prajuru.

Kasaksinin antuk prajuru.

Prade karasayang pagehan / turus inucap ngalikadin, yan pada

(3) Prade karasayang pagehan / turus inucap ngalikadin, yan pada

arsa payandinge kengin watese ngange pinget Pal kewanten

arsa payandinge kengin watese ngange pinget Pal kewanten

Kasaksinin antuk prajuru.

Kasaksinin antuk prajuru.

Kautsahayang Mangda tan wenten Karang kabebeng.

(4) Kautsahayang Mangda tan wenten Karang kabebeng.

Yeh Limbah lan Yeh Cacapan nenten dados ngalintangin Pekarangan

(5) Yeh Limbah lan Yeh Cacapan nenten dados ngalintangin Pekarangan

គ្រូប្បក្សានុកេរកិរិយាបន្តិកាហិក្សេត្យានុកិក្រូបហិក្សេសហិ ॥

Krama lian sajabaning wenten paiguman saking krama inucap.

ហុហុសិវា ១២២

Pawos 52

ក្រូប្បក្សានុកេរកិរិយាបន្តិកាហិក្សេត្យានុកិក្រូបហិក្សេសហិ ៖

(1) Sinalih tunggil Krama Desa tan kalugra :

ហុហុកេរកិរិយាបន្តិកាហិក្សេត្យានុកិក្រូបហិក្សេសហិ ១២២

ha. Ngalah-alah margi, Tegal ayahan desa, Karang desa.

ក្រូប្បក្សានុកេរកិរិយាបន្តិកាហិក្សេត្យានុកិក្រូបហិក្សេសហិ ១២២

na. Ngalah-alah Tanah Kahyangan, lan Setra, sakancan

ហុហុកេរកិរិយាបន្តិកាហិក្សេត្យានុកិក្រូបហិក្សេសហិ ១២២

tegak sinanggeh suci.

ក្រូប្បក្សានុកេរកិរិយាបន្តិកាហិក្សេត្យានុកិក្រូបហិក្សេសហិ ១២២

(2) Prade wenten sakadi ring ajeng, sang nglahlah punika patut

ក្រូប្បក្សានុកេរកិរិយាបន្តិកាហិក្សេត្យានុកិក្រូបហិក្សេសហិ ១២២

ngwaliang tanah inucap saha keni pamdanda sapatutnya kadulurin

ក្រូប្បក្សានុកេរកិរិយាបន្តិកាហិក្សេត្យានុកិក្រូបហិក្សេសហិ ១២២

upakara ring genah suci sane kalahlah.

ក្រូប្បក្សានុកេរកិរិយាបន្តិកាហិក្សេត្យានុកិក្រូបហិក្សេសហិ ១២២

(3) Krama Desa Patut Melihara, Mresihin lan Ngresikin Setra/Tunon

ប្រាប្រាសយក្នុងបន្ទប់គ្រឹះគ្រប់គ្រងស្រូវស្រែស្រែកំបង់សិរិសោយ

druwene Mangda manggeh pakantenannya Asri, Lestari lan Suci

សោយសោយសោយ

Kayang Kawekas.

បញ្ចេញស្រូវ

Palet 3

បប្រាសយក

Papayonan

បប្រាសយក

Pawos 53

ក្រៅពីបញ្ចេញបប្រាសយកគ្រឹះគ្រប់គ្រងស្រូវស្រែស្រែកំបង់សិរិសោយ

(1) Ngawit nandur papayonan tanem tuwuh, patut adepa agung ngajeroang

សាសនាសិប្បកម្មស្រូវស្រែស្រែកំបង់សិរិសោយ

saking wates,prade jantos ngaliwat wates wenang kasepat

ក្រៅពីស្រូវ

gantungin.

ក្រៅពីបញ្ចេញបប្រាសយកគ្រឹះគ្រប់គ្រងស្រូវស្រែស្រែកំបង់សិរិសោយ

(2) Prade wenten papayonan ngungkulin, samaliha mawastu

យាយសិរិសោយស្រូវស្រែស្រែកំបង់សិរិសោយ

mayanin kapisaga, patut kawara antuk paiguman ping ajeng prasida

ଶିକ୍ଷାପ୍ରାପ୍ତଃ କିମିତ୍ୟୁକ୍ତଃ କାଳଃ କାଳଃ ॥

sang nruwenng wit ngrabah utawi notor

ପ୍ରାୟଶ୍ଚିତ୍ତଃ କ୍ଷମାପତ୍ତଃ କ୍ଷମାପତ୍ତଃ କ୍ଷମାପତ୍ତଃ ॥

(3) Prade sampun kawara taler tan wenten utsaha sang nruwenang wit

ଶିକ୍ଷାପ୍ରାପ୍ତଃ କିମିତ୍ୟୁକ୍ତଃ କାଳଃ କାଳଃ ॥

sang rumasa katetehan, kajerihan wenang masadok ring prajuru,

ତୁରି ସମ୍ପୁର୍ଣ୍ଣ କାଳଃ କାଳଃ ॥

tur ri sampun kaparitas kalugra ngicalang wit inucap.

୩ ॥ ଶିକ୍ଷାପ୍ରାପ୍ତଃ କିମିତ୍ୟୁକ୍ତଃ କାଳଃ କାଳଃ ॥

(4) Sang keni pamidanda panyangaskara saha prabeya manut pararem

କାଳଃ କାଳଃ କାଳଃ ॥

arep ring wewangunan sang karubuhan luire :

କାଳଃ କାଳଃ କାଳଃ ॥

ha. Sang nruwenang wit sinanggeh mayanin, prade pungkat

କାଳଃ କାଳଃ କାଳଃ ॥

Ngarubuhin wewangunan krama sios.

କାଳଃ କାଳଃ କାଳଃ ॥

na. Sang notor, munggel utawi ngrabah taru tur ngrubuhin

କାଳଃ କାଳଃ କାଳଃ ॥

wewangunan krama sios.

କାଳଃ କାଳଃ କାଳଃ ॥

ca. Sejaba olah bencana alam.

၅။ ကြေးမုံအထွေထွေအကျဉ်းချုပ်

(5) Krama desa patut ngamanggehang kawerdian tanem tuwuh
သက္ကရာဇ်အထွေထွေအကျဉ်းချုပ်

Sane ngawinang desane asri tur lestari.

၆။ ကြေးမုံအထွေထွေအကျဉ်းချုပ်

(6) Krama desa patut nyungkemin saha ngelaksanayang pituduh
ပိတုပိတုအထွေထွေအကျဉ်းချုပ်

I Guru Wisesa Murdaning Jagat Bali nganinin indik Kebersihan lan

ပိတုပိတုအထွေထွေအကျဉ်းချုပ်

Penghijauan (Bali Clean and Green) mangda Palemahan desane

ပိတုပိတုအထွေထွေအကျဉ်းချုပ်

pakantenanya asri.

ပေတုပေတု

Palet 4

ပေတုပေတု

Wawalungan

ပေတုပေတု

Pawos 54

၇။ သမားတို့အထွေထွေအကျဉ်းချုပ်

(1) Sahanan krama desa sane mamiara wawalungan patut sayaga

နိဂဟာနိန္ဒြိက္ခဏါဂဟာဂဟာဂဟာဂဟာဂဟာဂဟာဂဟာ
nitenin negul, nglogor mangda tan ngrusakin karang utawi
ပဏ္ဍိတေသမိဂဟာဂဟာဂဟာဂဟာဂဟာဂဟာဂဟာဂဟာ
pabianan krama sios, bilih bilih jantos ngranjing ngaletihin
ကဟယာဂဟာဂဟာဂဟာဂဟာဂဟာဂဟာဂဟာဂဟာ
Kahyangan saha ngawetuang jiwa baya, Prade mamurug wenang
ဥပဟိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိ
ဥပဟိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိ

Krama inucap keni Pamidanda manut Pararem.

ဥပဟိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိ

(2) Prade wenten wewalungan malumbar utawi ngeleb

ဥပဟိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိ
ngrusakin karang/pabianan krama sios, risampun kawara kengin
ကဟယာဂဟာဂဟာဂဟာဂဟာဂဟာဂဟာဂဟာဂဟာ
kataban tur kadanda ngawaliang wit sane karusak saha naur
ပရိကေသမိဂဟာဂဟာဂဟာဂဟာဂဟာဂဟာဂဟာဂဟာ
panebas papiyaraan tetabanman manut pangelokika prajuru desa.

ဥပဟိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိ

(3) Prade jantos ngletehin tegak suci minakadi pamrajan

မဏ္ဍိကေသမိဂဟာဂဟာဂဟာဂဟာဂဟာဂဟာဂဟာ
(sanggah kamulan), risampun kaparitas antuk prajuru wenang
ဥပဟိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိ
Sang kadanda Mrayascita manut Dresta lan Pararem.

- (5) Tan kalugra masang racun utawi Tuba, sajawaning sampun
 ဟံးကုဏ်းပိဝဲဒဲးနွာ်သီဝဲကဲကိပိသကဟ့ဟံးပိကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲ
 Makeling jantos ping Tiga ring Pisaga utawi Banjaran indike
 ပသံးပသံးဟ့ကဲဟ့ကဲ
 Pacang masang Tuba punika, manut Pararem, saha Temboke
 ဟံးကုဏ်းပိဝဲဒဲးနွာ်သီဝဲကဲကိပိသကဟ့ဟံးပိကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲ
 Inucap kagubar utawi sanistane mangda kakaryanang Abangan.

၂။ ဟံးကုဏ်းပိဝဲဒဲးနွာ်သီဝဲကဲကိပိသကဟ့ဟံးပိကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲ

- (6) Krama Desa, Krama Tamiu lan Tamiu patut masadok ring Prajuru
 ဟံးကုဏ်းပိဝဲဒဲးနွာ်သီဝဲကဲကိပိသကဟ့ဟံးပိကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲ
 Desa ritatkala Ngawangun, Ngontrakang umah, ngawentenang
 ပသံးပသံးဟ့ကဲဟ့ကဲ
 Parindikan Numbas lan Ngadol Tanah Palemahan Desa Pakraman.

သဗ္ဗမေတ္တ

SAPTAMAS SARGAH

ဝိသကမာရဝိသက

WICARA LAN PAMIDANDA

ပဉ္စမပါဌာန

Palet 1

ဟိန္ဒူရွှေစာ

Indik Wicara

ပုဂံစာအုပ်

Pawos 56

ဤသက္ကရာဇ်ဝိသကမာရဝိသက

(1) Sane wenang mawosin makadi mutusang wicara ring desa

ပုဂံစာအုပ်စာပေဌာနမာရဝိသကရွှေစာအုပ်

pakraman inggih punika Prajuru Desa sinanggeh Kerta Desa.

ဟူ၍ ဝိသကမာရဝိသကမာရဝိသက

ha. Kelian Banjar prade Sang mawicara sami -sami

ဝိသကမာရဝိသက

ring patunggalan Banjar.

ဟူ၍ ဝိသကမာရဝိသကမာရဝိသက

na. Kelian Desa prade Sang mawicara patunggalan Desa Adat.

ဤသက္ကရာဇ်ဝိသကမာရဝိသကရွှေစာအုပ်

(2) Dudonan maosin saha muputang wicara Krama desa kadi ring sor :

ဟ။ ကပ်ပါးဒါးကတၢ်ပာဝါနွၢ်နီၤပိဟၢနွၢ်ကွဲၤဒေသဗျါ။

ha. Kaping ajeng kabaosin antuk Kelian Banjar Adat.

က။ ဟနွၢ်ပျၢ်ကိပ်နီၤပိဟၢနွၢ်ကွဲၤဒေသဗျါကမ်

na. Tan cumpu ring panepas Kelian Banjar Adat katunasang

ကိပ်ပာယဗျါ။

ring Paruman.

ခ။ ပာယဗျါကွဲၤဟနွၢ်ကွဲၤကိပ်နီၤပိဟၢနွၢ်ကွဲၤ

ca. Paruman Banjar tan kanutin kengin nunasang ring Kelian Desa

ဒေသဗျါ။

Adat.

ဂ။ နီၤပိဟၢနွၢ်ကွဲၤဒေသဗျါပျၢ်နီၤပိဟၢနွၢ်ကွဲၤ

ra. Kelian Desa Adat tan prasida muputang katincapang ring

ပာယဗျါကိပ်ပာယဗျါ။

Panglingsir sinanggeh Kerta Desa.

ဃ။ ပာယဗျါကွဲၤပာယဗျါကွဲၤဟနွၢ်ကွဲၤ

ka. Prade taler pamatut Kerta Desa tan kacumponin,

ဟနွၢ်ကွဲၤကိပ်ပာယဗျါကွဲၤပာယဗျါကွဲၤ

katunasang ring Paruman Desa sinanggeh Wasananing Pamutus.

င။ ပာယဗျါကွဲၤပာယဗျါကွဲၤဟနွၢ်ကွဲၤ

da. Pamutus Paruman Desa tan kacumponin kengin nunasang wicara

ဟိနွၢ်ပျၢ်နီၤပိဟၢနွၢ်ကွဲၤ

Inucap ring Sang Rumawos/ Pengadilan Negeri.

ဤမိသကဟိကျသပ္ပာကတေဟိပမိန္ဒြိကတေဒါး

(3) Wicara inucap sane katepasin minekadi :

ဟ။ ဗျာဂြိုဏ်ဒေဝိဗူမိဂေါ။

ha. Mamurug ring daging Awig-awig.

န။ ကျန္တမိန္ဒြိဗျာဂြိုဏ်ဒေဝိဗူမိဂေါ။

na. Nungkasin Sima, Agama lan Dresta.

သ။ သဟကရိပရိကသကတေဟိဗျာဂြိုဏ်ဒေဝိဗူမိဂေါ

ca. Sahananing Parisolah sane mawiwit kacorahan utawi

သကတေဟိဗျာဂြိုဏ်ဒေဝိဗူမိဂေါ။

sane tan Patut manut Dresta.

ဟဟပါရဗ

Pawos 57

ဤသဟကရိပရိကသကတေဟိဗျာဂြိုဏ်ဒေဝိဗူမိဂေါ

(1) Sahananing wicara mawiwit kacorahan sakaluire sinanggeh

ကျန္တမိန္ဒြိဗျာဂြိုဏ်ဒေဝိဗူမိဂေါ။ ပဗျာဂြိုဏ်ဒေဝိဗူမိဂေါ။

nungkasin daging Awig-Awig, Pasuara, miwah Pararem Desa/Banjar,

ပျာဂြိုဏ်ဒေဝိဗူမိဂေါ။ ပရိကသကတေဟိဗျာဂြိုဏ်ဒေဝိဗူမိဂေါ။

Prajuru Desa patut digelis maosin tan nyantos pasadok..

ဤသဟကရိပရိကသကတေဟိဗျာဂြိုဏ်ဒေဝိဗူမိဂေါ

(2) Sajaba wicara kadi ring ajeng patut nyantosang pasadok sang

គុកស្តុកបាសិ

nunas baos.

ញ្ច្ប បតិបកុសមញ្ញបម្មិតោកោត្តិភិហិបិបទ្បទ្បបរាបតិ

(3) Panepase mangda pastika nyantenang iwang patut malarapan

ទិប្បមគាសគាសិលិភិទ្បក្បត្តិមិបុទ្បត្តិបុត្តិបុត្តិ

Tri Pramana (Saksi, Likita, Bukti) miwah tan maren nepek ring

សាទ្បធម្ម

Catur Dresta.

បញ្ចទ្បិញ្ចា

Palet 2

ហិភ្និតាមិធម្ម

Indik Pamidanda

បកុបាសិទ្ប

Pawos 58

ក្ប កុដាតេបិភិភិបមិធម្មវិគ្បមកុដាតេសកុដាសិសិហិ

(1) Desa wenang niwakang pamidanda ring Krama desa sane sisip.

ញ្ច្ប បតិបត្តិគុសម្ពុត្តិញ្ច្បហាវលិវតិលិហាវត្ត

(2) Paniwak inucap kamargiang olih Kelian Desa.

ပာပာသီဂရယ

Pawos 59

၃၂၂၂ နှစ်ပတ်လည်အထိ ကြီးကြပ်စောင့်ရှောက်ပေးရန်အတွက် အစီအစဉ်

(1) Krama Desa sane langkung ring Asasih (Kawilangin saking rahina
ကောယောဂျာ နှစ်ပတ်လည်အထိ ကြီးကြပ်စောင့်ရှောက်ပေးရန်အတွက် အစီအစဉ်
Kayogya naur), durung naur Urunan utawi Dedandan patut nikel.

၃၂၂၂ နှစ်ပတ်လည်အထိ ကြီးကြပ်စောင့်ရှောက်ပေးရန်အတွက် အစီအစဉ်

(2) Yening sampun langkung ring Asasih sakeng kayogyan panauran
နိကယ်စာပေအဖွဲ့အစည်းအတွက် အစီအစဉ်
Nikel Sang kapidanda taler tan naur, Kelian Desa patut niwakang
ပာပာသီဂရယအဖွဲ့အစည်းအတွက် အစီအစဉ်

Pakeling ring Sang Kapidanda.

၃၂၂၂ နှစ်ပတ်လည်အထိ ကြီးကြပ်စောင့်ရှောက်ပေးရန်အတွက် အစီအစဉ်

(3) Yening sampun langkung Tigang Paruman ngawit Pakeling sang
ကောယောဂျာ နှစ်ပတ်လည်အထိ ကြီးကြပ်စောင့်ရှောက်ပေးရန်အတွက် အစီအစဉ်
Kadanda Durung taler naur sakadi patut, tan wenten pamargi
သရေပေးရန်အတွက် အစီအစဉ်

Sajawaning Karampag.

၃၂၂၂ နှစ်ပတ်လည်အထိ ကြီးကြပ်စောင့်ရှောက်ပေးရန်အတွက် အစီအစဉ်

(4) Pakeling sekadi inucap ring ajeng karawuhang jantos ping Tiga/
သရေပေးရန်အတွက် အစီအစဉ်
sesampun kawentenang Pakeling raris Krama inucap Wenang

ဗာဒုသမာနာဒိဝိပျာဂဒါသေသမာနာဒိဂိဗန္ဓာလိဒုဗျဗာဒါ

Madewa Saksi ring Pura Desa kasaksinin olih Krama Desa,

ပျဗျာဒိဗန္ဓာဗာဒါသေသမာနာဒိဂိဗန္ဓာလိဒုဗျဗာဒါ

Prajuru lan Kerta Desa sadurung paniwak Dedandan

သုဒါဒိဂိဗန္ဓာလိဒုဗျဗာဒါ

Sane pinih Ungkur katibakang manut Pararem.

ဗျဗျာဒိဗန္ဓာဗာဒါသေသမာနာဒိဂိဗန္ဓာလိဒုဗျဗာဒါ

(5) Rerampagan nganggen tata cara kadi ring sor :

ဟာ။ နိဗိဟာဒုသမာနာဒိဂိဗန္ဓာလိဒုဗျဗာဒါ

ha. Kelian Desa kasarengin antuk Krama Desa Tigang Diri

ဗာဒုသမာနာဒိ။

maka saksi.

နာ။ သိဗျဗာဒိဗန္ဓာဗာဒါသေသမာနာဒိဂိဗန္ဓာလိဒုဗျဗာဒါ

na. Sang Ngrampag saking darsana ngambil barang utawi

ကော့ဒါဒိဂိဗန္ဓာလိဒုဗျဗာဒါ

nyawenin tanem tuwuh, akehnya manut hutang sang karampag.

သ။ ပျဗျာဒိဗန္ဓာဗာဒါသေသမာနာဒိဂိဗန္ဓာလိဒုဗျဗာဒါ

ca. Prajuru miteketang mangda barang-barang sane karampag

ဒါဒိဂိဗန္ဓာလိဒုဗျဗာဒါ

digelis katebus, masengker awuku ring arahina pacang kadol.

ဂ။ ဗာဒုသမာနာဒိဂိဗန္ဓာလိဒုဗျဗာဒါ

ra. Tan nganinin saluwir barang sane patut inggilang manut Agama

မိဘုရားမိဘုရားအားလုံးအားလုံးပါ။

miwah mademang pangupa jiwa sang karampag.

ပုဂံ ၁၃၀၁

Pawos 60

ဤပုဂံအားလုံးအားလုံးပါ။

(1) Prade sang pacang karampag ngwara (ngalangin) pamargi

ဟိန္ဒူပုဂံအားလုံးအားလုံးပါ။

inucap mawastu sampun tan nganutin Awig-awig desa wenang

အားလုံးအားလုံးအားလုံးပါ။

karang desa sane kagenahin kadaut antuk desane manut pararem.

ဤမိဘုရားအားလုံးအားလုံးပါ။

(2) Samalih yan purun taler ngalangin pamargi kadi ring ajeng tan

ပုဂံအားလုံးအားလုံးပါ။

wenten pamargi sajawaning kawaliang pipilnyane nganutin tata

အားလုံးအားလုံးအားလုံးပါ။

cara sane becik manut dresta lan pararem.

ဤပုဂံအားလုံးအားလုံးပါ။

(3) Pamidanda inucap ring ajeng keni buntas risampun sang kakeninin :

ဟိန္ဒူပုဂံအားလုံးအားလုံးပါ။

ha. Nunas geng pengampura ring krama desa, riantukan nguak

បសូកោយបរាបូជំបនាភិ ॥

Pasubaya (pararem) pecak.

គ ॥ គប្បុបតំពេគោក្យេបនាបសូកោយធានាបដិគោរាមហោ ॥

na. Nawur pangargan panguwak pasubaya duk pacang karampag

នាធាតុវិភាស្យា ॥

kadulurin prayascita.

៣ ॥ ភីលិហា ៗ គុតោបទ្យោនិពិហិភីភ្នំស្យា គោរាវាវិភីភ្នំ

(4) Kelian Desa patut nguningayang indik Sang Kanorayang ring Krama

ៗ គោសមិ គុតោបទ្យោនិពិហិភីភ្នំស្យា គោរាវាវិភីភ្នំ

Desa sami, kandugi taler nguningayang ring Guru Wisesa mangda

តាស្យាភី គុតោបទ្យោនិពិហិភីភ្នំស្យា គោរាវាវិភីភ្នំ ॥

Tatas uning, taler tur sareng niwakang Pamidanda sane patut.

១ ॥ ភីលិហា ៗ គុតោ គុបិសិវិភីភ្នំស្យា គោរាវាវិភីភ្នំ

(5) Kelian Desa tan kopicayang kayogya saluir kabuatang minekadi

សហគតិ គុតោបទ្យោនិពិហិភីភ្នំស្យា គោរាវាវិភីភ្នំ ॥

Sahananing Ilikita marep ring Sang Kanorayang.

៤ ॥ ដិគោរាវាវិភីភ្នំស្យា គុតោបទ្យោនិពិហិភីភ្នំស្យា គោរាវាវិភីភ្នំ

(6) Sang Kanorayang kengin mawali malih dados Krama Desa risampun :

ហ ॥ គុតោបទ្យោនិពិហិភីភ្នំស្យា គោរាវាវិភីភ្នំស្យា គោរាវាវិភីភ្នំ

ha. Nunas Geng pangampura ring Krama Desa riantukan nguwak

បសូកោយ ॥

Pasubaya.

ၵၢၢ်ၵၢၢ်ပၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်

na. Naur Pangargan Panguwak Pasubaya.

ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်

ca. Ngelaksanayang Madewa Saksi malih.

အမ္ဗေယျာသိဝေဒ

ASTAMAS SARGAH

ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်

NGUWAH-NGUWUHIN AWIG-AWIG

ပၢၢ်ပၢၢ်ၵၢၢ်

Pawos 61

ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်

(1) Nguwah-nguwuhin Awig-Awig desa puniki kamargiang antuk

ပၢၢ်ပၢၢ်ၵၢၢ်

Paruman desa.

ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်

(2) Paruman inucap mangda kasungkemin antuk atengee langkung

ပၢၢ်ပၢၢ်ၵၢၢ်

Krama Desa.

ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်ၵၢၢ်

(3) Pidaging Nguwah-nguwuwuhin Awig-awig malarapan Gilik Saguluk


កក្ក

ក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល

1. Klian Desa Adat Julah,

2. Panyarikan



ហ៊ុនហ៊ុនស៊ីមេន

ភីមេនយាយ

I KETUT SIDEMEN


KETUT DHARMAYASA

ក្រុមប្រឹក្សាភិបាល

na. Pinaka saksi :

ក្រុមប្រឹក្សាភិបាល

Perbekel Desa Julah,



ភីមេនយាយ

KETUT KANIS TANAYA

မိန့်တမ်းပေးအမိန့်ပေးရန်

မိန့်တမ်းပေးရန်

Majelis Desa Adat Kabupaten

Camat Tejakula,

ကျေးဇူးတင်ပါ

Buleleng



မိန့်တမ်းပေးရန်

I DEWA PUTU BUDHARSA



မိန့်တမ်းပေးရန်

DRS. NYOMAN WIDIARTHA

မိန့်တမ်းပေးရန်

NIP. 197201131991011001.

នាយករដ្ឋមន្ត្រី

ca. Maka murdha pamikukuh.

ដឹងហេតុអ្វីហើយដឹងសេចក្តីថា

Mengetahui dan Telah Dicapatkan :

កាលបរិច្ឆេទ : ០៤ មេសា ២០១៩

Reg. Nomor : 06 / Tahun 2019.

ចេញនៅ : ០៤ មេសា ២០១៩

Tanggal : 16 April 2019.

ឧបនាយករដ្ឋមន្ត្រី

BUPATI BULELENG



(Handwritten signature)

ឧបនាយករដ្ឋមន្ត្រី

PUTU AGUS SURADNYANA.ST